

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၄၄] ရန်ကုန်မြို့ { ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက် } သောကြာနေ့ [အတွဲ ၇၄
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်)

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၈၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ
(National Solidarity and Peace - making Central Committee) အဖွဲ့ဝင်များနှင့်
တွဲဖက်အတွင်းရေးမှူး ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်စွဲပါ အမိန့်အမှတ်
၆၉/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ
(National Solidarity and Peace - making Central Committee) တွင် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး
အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို အဖွဲ့ဝင်အဖြစ် ဖြည့်စွက်၍ အဖွဲ့ဝင်များနှင့် တွဲဖက်အတွင်းရေးမှူး
တို့ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | | |
|----------------------------------|------|------------------------------|
| (၁) အဖွဲ့ဝင် | အစား | အဖွဲ့ဝင် |
| ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် | | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
| ပြည်ထောင်စုဝန်ကြီး | | ပြည်ထောင်စုဝန်ကြီး |
| ပြည်ထောင်စုရေးရာဝန်ကြီးဌာန | | ပြည်ထောင်စုရေးရာဝန်ကြီးဌာန |
| ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန | | |
| (၂) အဖွဲ့ဝင် | အစား | အဖွဲ့ဝင် |
| ဒေါက်တာ ဒေါ်သီတာဦး | | ဒေါက်တာ ဒေါ်သီတာဦး |
| ပြည်ထောင်စုရှေ့နေချုပ် | | ပြည်ထောင်စုဝန်ကြီးနှင့် |
| ပြည်ထောင်စုရှေ့နေချုပ်ရုံး | | ပြည်ထောင်စုရှေ့နေချုပ် |
| | | ဥပဒေရေးရာဝန်ကြီးဌာန |

(၃) တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း အဖွဲ့ဝင် တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ	အစား တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် အဖွဲ့ဝင် တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ
--	---

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၈၃/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ
(National Solidarity and Peace – making Working Committee) ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (National Solidarity and Peace – making Working Committee) ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|---|--------------|
| (က) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ဥက္ကဋ္ဌ |
| (ခ) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ဥက္ကဋ္ဌ၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ဦးတင်ထွဋ်ဦး
ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ဦးခင်မောင်ရီ
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ဒေါက်တာ ဒေါ်သက်သက်ခိုင်
ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |

- | | |
|--|---------------|
| (ဘ) ဗိုလ်မှူးချုပ် စောသန်းလှိုင်
တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် | အဖွဲ့ဝင် |
| (မ) ဗိုလ်ချုပ် ထင်လတ်ဦး
တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | အဖွဲ့ဝင် |
| (ယ) ဗိုလ်မှူးချုပ် ဖြိုးသန့်
တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် | အဖွဲ့ဝင် |
| (ရ) ဗိုလ်မှူးချုပ် ထိန်ဝင်း
တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် | အဖွဲ့ဝင် |
| (လ) ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်
ဒုတိယဝန်ကြီးနှင့် ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဝ) ဗိုလ်ချုပ် စိုးတင့်နိုင်
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (သ) ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဟ) ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်
ဥပဒေရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဠ) ဗိုလ်ချုပ်တိုးရီ
ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် | အဖွဲ့ဝင် |
| (အ) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) | အဖွဲ့ဝင် |
| (ကက) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်
အဖွဲ့ဝင်၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ | အတွင်းရေးမှူး |

၂။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (National Solidarity and Peace – making working Committee) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော မဟာဗျူဟာချမှတ်ခြင်း၊
- (ခ) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်း ပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းမည့်မူဝါဒများကိုအကောင်အထည်ဖော်ရန်လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊
- (ဂ) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊

နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင် နိုင်ရန် လိုအပ်သော မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊

(ဃ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာလာစေရေးမှတစ်ဆင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် အချိန်ဇယားများ သတ်မှတ်ပေးခြင်း၊

(င) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာစေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ငန်းစဉ် များနှင့် အချိန်ဇယားများ သတ်မှတ်ပေးခြင်း။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်စွဲပါ အမိန့်အမှတ် ၇၀/၂၀၂၁ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၈၄/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ
(National Solidarity and Peace – making Negotiate Committee) ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်စွဲပါ အမိန့်အမှတ် ၇၁/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (National Solidarity and Peace – making Negotiate Committee) တွင် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ကို အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်၍ အဖွဲ့ဝင်များကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(၁) အဖွဲ့ဝင်
ဦးမြင့်ကျိုင်း
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

အစား အဖွဲ့ဝင်
ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

(၂) အဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

အစား အဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်
ဒုတိယဝန်ကြီးနှင့် ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန

(၃) အဖွဲ့ဝင်

ဗိုလ်ချုပ် စိုးတင့်နိုင်

ဒုတိယဝန်ကြီး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

အစား

အဖွဲ့ဝင်

ဗိုလ်ချုပ် စိုးတင့်နိုင်

ဒုတိယဝန်ကြီး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၈၁/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇ အရ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမပါ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ဝန်ကြီးချုပ်

ဥက္ကဋ္ဌ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့

(ခ) ဝန်ကြီး

အဖွဲ့ဝင်

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

(ဂ) ဝန်ကြီး

အဖွဲ့ဝင်

စီးပွားရေးရာဝန်ကြီးဌာန

(ဃ) ဝန်ကြီး

အဖွဲ့ဝင်

သယံဇာတရေးရာဝန်ကြီးဌာန

(င) ဝန်ကြီး

အဖွဲ့ဝင်

လူမှုရေးရာဝန်ကြီးဌာန

(စ) ဝန်ကြီး

အဖွဲ့ဝင်

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

(ဆ) ဝန်ကြီး

အဖွဲ့ဝင်

တိုင်းရင်းသားရေးရာဝန်ကြီးဌာန

(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်

အဖွဲ့ဝင်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံး

- | | | |
|-------|---|---------------------|
| (ဗ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဘ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံး | အဖွဲ့ဝင် |
| (မ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ယ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လမ်းဦးစီးဌာန | အဖွဲ့ဝင် |
| (ရ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တံတားဦးစီးဌာန | အဖွဲ့ဝင် |
| (လ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဝ) | ဥက္ကဋ္ဌ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ | အဖွဲ့ဝင် |
| (သ) | အတွင်းရေးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ | အတွင်းရေးမှူး |
| (ဟ) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၈ (က) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဒေသအလိုက် အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သော ပုဂ္ဂိုလ်များ ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။

၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ပါသည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၃၃/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၈၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--|----------|
| (က) ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| တိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ခ) ဝန်ကြီး | အဖွဲ့ဝင် |
| လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန | |
| (ဂ) ဝန်ကြီး | အဖွဲ့ဝင် |
| စီးပွားရေးရာဝန်ကြီးဌာန | |
| (ဃ) ဝန်ကြီး | အဖွဲ့ဝင် |
| သယံဇာတရေးရာဝန်ကြီးဌာန | |
| (င) ဝန်ကြီး | အဖွဲ့ဝင် |
| လူမှုရေးရာဝန်ကြီးဌာန | |
| (စ) ဝန်ကြီး | အဖွဲ့ဝင် |
| လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန | |
| (ဆ) ဝန်ကြီး | အဖွဲ့ဝင် |
| တိုင်းရင်းသားရေးရာဝန်ကြီးဌာန | |
| (ဇ) ဝန်ကြီး | အဖွဲ့ဝင် |
| စည်ပင်သာယာရေးဝန်ကြီးဌာန | |
| (ဈ) တိုင်းဒေသကြီး ဥပဒေချုပ် | အဖွဲ့ဝင် |
| တိုင်းဒေသကြီး ဥပဒေချုပ်ရုံး | |
| (ည) တိုင်းဒေသကြီး တရားသူကြီးချုပ် | အဖွဲ့ဝင် |
| တိုင်းဒေသကြီး တရားသူကြီးချုပ်ရုံး | |
| (ဋ) တိုင်းဒေသကြီး စာရင်းစစ်ချုပ် | အဖွဲ့ဝင် |
| တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး | |
| (ဌ) ဥက္ကဋ္ဌ | အဖွဲ့ဝင် |
| တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း | |

- | | | |
|-------|---|----------|
| (ခ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန | အဖွဲ့ဝင် |
| (ဗ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဏ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (တ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ထ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဒ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဓ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (န) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ပ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဖ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဗ) | တိုင်းဒေသကြီး မန်နေဂျာ
တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း | အဖွဲ့ဝင် |
| (ဘ) | တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ
တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (မ) | တိုင်းဒေသကြီး ပညာရေးမှူး
တိုင်းဒေသကြီး ပညာရေးမှူးရုံး | အဖွဲ့ဝင် |
| (ယ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ရ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး လမ်းဦးစီးဌာန | အဖွဲ့ဝင် |
| (လ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး တံတားဦးစီးဌာန | အဖွဲ့ဝင် |
| (ဝ) | တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန | အဖွဲ့ဝင် |
| (သ) | ဥက္ကဋ္ဌ
တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ | အဖွဲ့ဝင် |

(ဟ) အတွင်းရေးမှူး
တိုင်းဒေသကြီး အစိုးရအဖွဲ့

အတွင်းရေးမှူး

(ဋ) တိုင်းဒေသကြီး ဦးစီးမှူး
တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး

၂။ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၈ (က) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဒေသအလိုက် အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။

၃။ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ပါသည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၃၁/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၃/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ဒုတိယဝန်ကြီးချုပ် ဥက္ကဋ္ဌ

(ခ) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

(ဂ) ပြည်ထောင်စုဝန်ကြီး ဒုတိယဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(ဃ) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန

- | | | |
|-------|--|----------|
| (င) | ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) | ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) | အဖွဲ့ဝင် |
| (ဆ) | ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) | ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) | ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) | ပြည်ထောင်စုဝန်ကြီး
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဋ) | ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဌ) | ပြည်ထောင်စုဝန်ကြီး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဍ) | ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဎ) | ပြည်ထောင်စုဝန်ကြီး
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဏ) | ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (တ) | ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ထ) | ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဒ) | ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဓ) | ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (န) | ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ပ) | ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဖ) | ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |

(င) သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အခက်အခဲ အဟန့်အတား မရှိစေရေးအတွက်လည်းကောင်း၊ သဘာဝဘေးကြုံတွေ့နေချိန်နှင့် ကြုံတွေ့ပြီးချိန်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း လိုအပ်ပါက အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၄/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့
ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--|--------------|
| (က) ပြည်ထောင်စုဝန်ကြီး | ဥက္ကဋ္ဌ |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| (ခ) ဒုတိယဝန်ကြီး | ဒုတိယဥက္ကဋ္ဌ |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| (ဂ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| (ဃ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| ပြည်ထဲရေးဝန်ကြီးဌာန | |
| (င) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | |
| ပြန်ကြားရေးဝန်ကြီးဌာန | |
| (စ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| သာသနာရေးဦးစီးဌာန | |
| သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | |
| (ဆ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန | |
| ပညာရေးဝန်ကြီးဌာန | |

- (ဇ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ကုသရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန
- (ဈ) ဥက္ကဋ္ဌ အဖွဲ့ဝင်
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း
- (ဉ) အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင်
ရင်သွေးငယ်ဖောင်ဒေးရှင်း
- (ဋ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- (ဌ) ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) တွဲဖက်အတွင်းရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၂။ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့သည် မိမိ၏လုပ်ငန်းဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံတင်ပြရမည်။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၇/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၅/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ
ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- (က) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- (ခ) ဒုတိယဝန်ကြီး အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာန
- (ဂ) ဒုတိယဝန်ကြီး အဖွဲ့ဝင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

- | | |
|---|---------------------|
| (ဃ) ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဒုတိယဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ဒုတိယဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) ညွှန်ကြားရေးမှူးချုပ်
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူးချုပ်
သာသနာရေးဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဌ) ညွှန်ကြားရေးမှူးချုပ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဍ) ညွှန်ကြားရေးမှူးချုပ်
ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
ပညာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဎ) ဥက္ကဋ္ဌ
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း | အဖွဲ့ဝင် |
| (ဏ) ဥက္ကဋ္ဌ
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် | အဖွဲ့ဝင် |
| (တ) ဥက္ကဋ္ဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း | အဖွဲ့ဝင် |
| (ထ) ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အတွင်းရေးမှူး |
| (ဒ) ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်ခြင်း၊
- (ခ) နိုင်ငံတစ်ဝန်းလုံးရှိ မွေးကင်းစမှ အသက်ရှစ်နှစ်အရွယ်ကလေးများ၏ ကျန်းမာရေး၊ အာဟာရပြည့်ဝစွာ ရရှိရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိစေရေး၊ မူလတန်းကြိုနှင့် မူလတန်းပညာရေးတို့ကို အသက်အရွယ်အလိုက်ရရှိစေရေးတို့အတွက် ဦးဆောင်၍ ဆောင်ရွက်ခြင်း၊
- (ဂ) မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒပါ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းသည့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အမျိုးသားရေးလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်ခြင်း၊
- (ဃ) မူဝါဒပါ မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ရပ်ရွာအဆင့်မှ အစပြု၍ အဆင့်တိုင်းတွင် အချင်းချင်း သဘောတူညီချက်များရရှိရန် ပူးပေါင်းဆောင်ရွက်မည့်ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအသီးသီးတို့ကို ညှိနှိုင်းပေးခြင်း၊
- (င) မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းနှင့် လမ်းညွှန်မှုပေးခြင်း။

၃။ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီသည် မိမိ၏လုပ်ငန်းဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံတင်ပြရမည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၆/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၆/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- (က) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- (ခ) ဒုတိယဝန်ကြီး ဒုတိယဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(ဂ) ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဃ) အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(င) အမြဲတမ်းအတွင်းဝန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန	အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်
(ဆ) အမြဲတမ်းအတွင်းဝန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန် ကျန်းမာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန် ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဋ) အမြဲတမ်းအတွင်းဝန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဍ) ကော်မတီဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(ဎ) ကော်မတီဝင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(ဏ) ညွှန်ကြားရေးမှူး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(တ) ဥက္ကဋ္ဌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်	အဖွဲ့ဝင်
(ထ) ဥက္ကဋ္ဌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း	အဖွဲ့ဝင်
(ဒ) ဥက္ကဋ္ဌ မြန်မာနိုင်ငံသက်ကြီးအဖွဲ့ချုပ်	အဖွဲ့ဝင်
(ဓ) ဥက္ကဋ္ဌ မြန်မာနိုင်ငံသက်ကြီးစောင့်ရှောက်ရေးလူမှုအဖွဲ့အစည်းများကွန်ရက်	အဖွဲ့ဝင်

(န) ဥက္ကဋ္ဌ အဖွဲ့ဝင်
ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာ

(ဝ) သဘာပတိ အဖွဲ့ဝင်
လေ့လာရေး၊ သတင်းစဉ်နှင့် သင်တန်းများကော်မတီ
(မြန်မာနိုင်ငံယူဝတီ ခရစ်ယာန်အသင်း)

(ဖ) Head အဖွဲ့ဝင်
Partnerships and Network Development
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (မြန်မာ)

(ဗ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(ဘ) ဒုတိယညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၂။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် မိမိ၏လုပ်ငန်းဆောင်ရွက်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံတင်ပြရမည်။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၇/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(ခ) ဒုတိယဝန်ကြီး ဒုတိယဥက္ကဋ္ဌ (၁)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(ဂ)	ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ (၂)
(ဃ)	ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(င)	ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(စ)	ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဆ)	ဒုတိယဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ)	ဒုတိယဝန်ကြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(ဈ)	ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ည)	ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်	အဖွဲ့ဝင်
(ဋ)	ညွှန်ကြားရေးမှူးချုပ် အကျဉ်းဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဌ)	ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဍ)	ညွှန်ကြားရေးမှူးချုပ် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဎ)	ညွှန်ကြားရေးမှူးချုပ် ဗဟိုစာရင်းအင်းအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဏ)	ညွှန်ကြားရေးမှူးချုပ် ဥပဒေစိစစ်ရေးဦးစီးဌာန ဥပဒေရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(တ)	ညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်

- (ထ) ညွှန်ကြားရေးမှူးချုပ်
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဖွဲ့ဝင်
- (ဒ) ညွှန်ကြားရေးမှူးချုပ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန

အဖွဲ့ဝင်
- (ဓ) ညွှန်ကြားရေးမှူးချုပ်
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန

အဖွဲ့ဝင်
- (န) ညွှန်ကြားရေးမှူးချုပ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
- (ပ) ညွှန်ကြားရေးမှူးချုပ်
အားကစားနှင့် ကာယပညာဦးစီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်
- (ဖ) ညွှန်ကြားရေးမှူးချုပ်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဖွဲ့ဝင်
- (ဗ) ညွှန်ကြားရေးမှူးချုပ်
ပြန်လည်ထူထောင်ရေးဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဖွဲ့ဝင်
- (ဘ) ညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်
- (မ) ဥက္ကဋ္ဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

အဖွဲ့ဝင်
- (ယ) ကိုယ်စားလှယ် (၁၀) ဦး
ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအတွက်
ဆောင်ရွက်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့်
အစိုးရမဟုတ်သောအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊
စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ

အဖွဲ့ဝင်
- (ရ) ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အတွင်းရေးမှူး
- (လ) ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

တွဲဖက်အတွင်းရေးမှူး

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ခုနှစ်၊ မတ်လ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၈/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ရတနာပုံမြို့သစ်တည်ဆောက်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အကောင်အထည်ဖော်လျက်ရှိသော ရတနာပုံမြို့သစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို ကြီးကြပ် ကွပ်ကဲနိုင်ရေးအတွက် ရတနာပုံမြို့သစ်တည်ဆောက်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--|------------------|
| (က) ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ (၁) |
| (ဂ) ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ (၂) |
| (ဃ) ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |

- (ည) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
- (ဋ) ဝန်ကြီးချုပ် အဖွဲ့ဝင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
- (ဌ) ဒုတိယဝန်ကြီး အတွင်းရေးမှူး
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဍ) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

၂။ ရတနာပုံမြို့သစ်တည်ဆောက်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

- (က) ရတနာပုံမြို့သစ်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ လမ်းညွှန်မှုပြုခြင်း၊
- (ခ) စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်နှင့်အညီ ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အတွက် ဦးစီးဆောင်ရွက်ခြင်း၊
- (ဂ) ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ပေါ်ပေါက်စေရန် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
- (ဃ) ရတနာပုံမြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရန် လမ်းညွှန်ကြီးကြပ်ပေးခြင်း၊
- (င) ရတနာပုံမြို့သစ်စီမံကိန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၁-၃-၂၀၂၁၊ ၁၃-၅-၂၀၂၁ နှင့် ၁၀-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၁၊ ၁၄၄/၂၀၂၁ နှင့် ၁၇၈/၂၀၂၁ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၈၉/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသောအစားအသောက်နှင့် ဆေးဝါးများကို အများပြည်သူသုံးစွဲခြင်း၊ စားသုံးခြင်းပြုနိုင်ရန်လည်းကောင်း၊

အစားအသောက်နှင့် ဆေးဝါးဆိုင်ရာကိစ္စရပ်များကို ကွပ်ကဲထိန်းသိမ်းရေးအတွက် စနစ်တကျကြီးကြပ် ကွပ်ကဲဆောင်ရွက်နိုင်ရန်လည်းကောင်း ရည်ရွယ်လျက် အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၄ နှင့် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၄ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဥပဒေပါ အစား အသောက်နှင့် ဆေးဝါးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--|--------------|
| (က) ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဒုတိယဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး
ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ညွှန်ကြားရေးမှူးချုပ်
ဥပဒေရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) ညွှန်ကြားရေးမှူးချုပ်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူးချုပ်
ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |

- | | | |
|-------|--|---------------|
| (ဌ) | ညွှန်ကြားရေးမှူးချုပ်
စားသုံးသူရေးရာဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဍ) | ညွှန်ကြားရေးမှူးချုပ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဎ) | ညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းဆေးပညာဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဏ) | ညွှန်ကြားရေးမှူးချုပ်
ဆေးသုတေသနဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (တ) | ဒုတိယရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ထ) | ကိုယ်စားလှယ်တစ်ဦး
နေပြည်တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (ဒ) | ကိုယ်စားလှယ်တစ်ဦး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (ဓ) | ကိုယ်စားလှယ်တစ်ဦး
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (န) | ညွှန်ကြားရေးမှူးချုပ်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အတွင်းရေးမှူး |

၂။ အမျိုးသားအစားအသောက်ဥပဒေဆိုင်ရာကိစ္စရပ်များအတွက် ဖော်ပြပါအဖွဲ့ဝင်အားလုံးပါဝင် ဆောင်ရွက်နိုင်ပြီး အမျိုးသားဆေးဝါးဥပဒေဆိုင်ရာကိစ္စရပ်များအတွက် အပိုဒ် ၁၊ အပိုဒ်ခွဲ (င)၊ (စ)၊ (ဋ) နှင့် (ဏ) တို့ပါ အဖွဲ့ဝင်များ မပါဝင်ဘဲ ကျန်အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နိုင်သည်။

၃။ ဆေးဝါးကြီးကြပ်ကွပ်ကဲခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်ရှိပါက အပိုဒ် ၁၊ အပိုဒ်ခွဲ (င)၊ (စ)၊ (ဋ) နှင့် (ဏ) တို့ပါ အဖွဲ့ဝင်များသည် အစည်းအဝေးတက်ရောက်နိုင်သည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၆၀/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၉၀/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယှဉ်ပြိုင်မှု ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--|--------------|
| (က) ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဦးသန်းမောင်
ဥပဒေပညာရှင် | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ညွှန်ကြားရေးမှူးချုပ်
မူပိုင်ခွင့်ဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဒုတိယညွှန်ကြားရေးမှူးချုပ်
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ဒုတိယညွှန်ကြားရေးမှူးချုပ်
ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ဒုတိယညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ဦးသုတအောင်
စီးပွားရေးပညာရှင် | အဖွဲ့ဝင် |
| (ဈ) ဒေါ်မြတ်မြတ်ကျော်
ဥပဒေပညာရှင် | အဖွဲ့ဝင် |
| (ည) ဒေါ်အေးအေးသိန်း
ဥပဒေပညာရှင် | အဖွဲ့ဝင် |
| (ဋ) ဦးဇေယျသူရမွန်
အလုပ်အမှုဆောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် | အဖွဲ့ဝင် |

(၄) ညွှန်ကြားရေးမှူးချုပ်
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အတွင်းရေးမှူး

(၃) ဒုတိယညွှန်ကြားရေးမှူးချုပ်
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တွဲဖက်အတွင်းရေးမှူး

၂။ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ယှဉ်ပြိုင်မှုဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဖြစ်သည်။

၃။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများနှင့် ကော်မရှင်၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို ယှဉ်ပြိုင်မှုဥပဒေပုဒ်မ ၆ နှင့် ပုဒ်မ ၅၄ တို့အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲရန် ဖြစ်သည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းခွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၉၁/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ
ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မြန်မာ-တရုတ်နယ်စပ်အကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်၊ တွေ့ကြုံရသည့်အခက်အခဲများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းကိစ္စရပ်များနှင့် သက်ဆိုင်မှုမရှိသည့် စီးပွားရေး ဆောင်ရွက်ချက်များကိုလည်း အကောင်အထည်ဖော်ရန်ရည်ရွယ်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာဗဟိုကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ

(ခ) ဝန်ကြီးချုပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့
ဒုတိယဥက္ကဋ္ဌ

(ဂ) ဝန်ကြီးချုပ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ဒုတိယဥက္ကဋ္ဌ

- | | |
|--|----------|
| (ဃ) ဒုတိယဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) စီးပွားရေးရာဝန်ကြီး
ကချင်ပြည်နယ်အစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (စ) စီးပွားရေးရာဝန်ကြီး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (ဆ) ဥက္ကဋ္ဌ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ | အဖွဲ့ဝင် |
| (ဇ) အမြဲတမ်းအတွင်းဝန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူးချုပ်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူးချုပ်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နယ်စပ်ရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဌ) ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဍ) ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဎ) ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဏ) ညွှန်ကြားရေးမှူးချုပ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (တ) ညွှန်ကြားရေးမှူးချုပ်
သစ်တောဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ထ) ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |

- | | | |
|-------|--|---------------------|
| (၁) | ညွှန်ကြားရေးမှူးချုပ်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၂) | ညွှန်ကြားရေးမှူးချုပ်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၃) | ညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၄) | ဒုတိယဝန်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အတွင်းရေးမှူး |
| (၅) | ညွှန်ကြားရေးမှူးချုပ်
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | တွဲဖက်အတွင်းရေးမှူး |

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ

၂။ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုရန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ဆောင်ရေးအတွက် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ခြင်း၊
- (ခ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ တည်နေရာ၊ အကျယ်အဝန်း၊ နယ်နိမိတ်သတ်မှတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
- (ဂ) မြန်မာနိုင်ငံဘက် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုနည်းလမ်းများရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူခြင်း၊
- (ဃ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အမြန်ဆုံး တည်ထောင်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းမည့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ သုံးသပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (င) လုပ်ငန်းကော်မတီများမှ တင်ပြလာသည့် စီမံကိန်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များအား စိစစ်ဆောင်ရွက်ခြင်း၊
- (စ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အတွင်း မူဝါဒဆိုင်ရာညှိနှိုင်းရမည့် အကြောင်းအရာများ ပေါ်ပေါက်ပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြုသုံးသပ်၍ လမ်းညွှန်မှုခံယူခြင်း၊
- (ဆ) နှစ်နိုင်ငံအကြား အထူးကိစ္စရပ်များပေါ်ပေါက်ပါက နှစ်ဦးနှစ်ဖက် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း၊
- (ဇ) လိုအပ်ပါက လုပ်ငန်းကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း၊ အထောက်အကူပြုကော်မတီများဖွဲ့စည်းတာဝန် ပေးအပ်ခြင်း၊ အကြံပေးပညာရှင်ခန့်အပ်တာဝန်ပေးအပ်ခြင်း၊
- (ဈ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဖော်ဆောင်ရေးအတွက် သုတေသနပြုလေ့လာနိုင်ရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။

လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၃။ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီအား အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|---|--------------|
| (က) ညွှန်ကြားရေးမှူးချုပ်
ကုန်သွယ်ရေးဦးစီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဒုတိယညွှန်ကြားရေးမှူးချုပ်
ကုန်သွယ်ရေးဦးစီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ပြည်နယ်ရဲတပ်ဖွဲ့မှူး
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ဃ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူး
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (စ) ညွှန်ကြားရေးမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ဆ) ညွှန်ကြားရေးမှူး
သစ်တောဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ဈ) ညွှန်ကြားရေးမှူး
မြေတိုင်းဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူး
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူး
လမ်းဦးစီးဌာန
ရှမ်းပြည်နယ် | အဖွဲ့ဝင် |

- (၄) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ရှမ်းပြည်နယ်
- (၅) ဦးသုတအောင် အဖွဲ့ဝင်
စီးပွားရေးပညာရှင်
- (၆) ညွှန်ကြားရေးမှူး အတွင်းရေးမှူး
ကုန်သွယ်ရေးဦးစီးဌာန
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်
- (၇) ခရိုင်အုပ်ချုပ်ရေးမှူး တွဲဖက်အတွင်းရေးမှူး (၁)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မူဆယ်ခရိုင်
- (၈) ညွှန်ကြားရေးမှူး တွဲဖက်အတွင်းရေးမှူး (၂)
အကောက်ခွန်ဦးစီးဌာန
ရှမ်းပြည်နယ်

လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ

၄။ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အဖွဲ့သည် ပူးပေါင်းဆောင်ရွက်မှုဇုန်၏ လေးဘက်လေးတန် နယ်နိမိတ်အလားအလာများဖြင့် တည်နေရာ၊ ဖြစ်နိုင်ခြေနှင့် အသေးစိတ်စီမံကိန်းများ၊ စီမံခန့်ခွဲမှုစနစ်၊ ဆောင်ရွက်မည့် ဧရိယာပုံစံစသည့် ကြိုတင် အခြေခံရမည့်လုပ်ငန်းများအား မိမိနိုင်ငံဘက်အခြမ်းတွင် ကွင်းဆင်းလေ့လာ၍ အကြမ်းဖျင်းစီမံချက် ရေးဆွဲရန်၊
- (ခ) သက်ဆိုင်ရာနိုင်ငံအလိုက် ရေးဆွဲထားသည့် အကြမ်းဖျင်း စီမံချက်များကို နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်း အဖွဲ့များညှိနှိုင်း၍ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ ဖြစ်နိုင်ခြေအား ပူးပေါင်းဖော်ထုတ် ဆောင်ရွက်ရန်၊
- (ဂ) နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့များ၏ ပူးပေါင်းဖော်ထုတ်ထားသော ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်အား နှစ်နိုင်ငံဗဟိုကော်မတီများမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်၊
- (ဃ) နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့များနှင့် သက်ဆိုင်ရာဗဟိုကော်မတီတို့၏ ဆက်သွယ် တင်ပြ ဆောင်ရွက်ချက်များ မြန်ဆန်သွက်လက်ခြင်းမှသည် မူဘောင်သဘောတူညီချက် (Frame Work Agreement) (မူကြမ်း) တွင် ပါဝင်သည့် အချက်များကို သဘောတူညီချက်ရရှိစေရေးရည်မှန်း၍ ပူးတွဲ ဆောင်ရွက်ကြရန်၊
- (င) နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များသည် ပူးပေါင်းဆောင်ရွက်မှုဇုန်၏ နောက်တစ်ဆင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အခြေခံကောင်းများ ချမှတ်ပေးနိုင်ရန်၊
- (စ) နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေသောအဖွဲ့သည် ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ ဒေသအခြေအနေများကို ဗဟိုကော်မတီသို့ သတ်မှတ် ထားသည့်အချိန်တွင်လည်းကောင်း၊ ထူးခြားအခြေအနေများကို အချိန်နှင့် တစ်ပြေးညီလည်းကောင်း တင်ပြရန်။

၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၉၂/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ပသို့ မြန်မာအလုပ်သမားများစေလွှတ်ခြင်း လုပ်ငန်းစဉ်တွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးနှင့် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူ များ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သလိုပြန်လည်သုံးသပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြီးကြပ်ခြင်းပြုနိုင်ရန် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|---|--------------|
| (က) ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ဒုတိယဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဒုတိယဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ဒုတိယဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် | အဖွဲ့ဝင် |
| (ဇ) အမြဲတမ်းအတွင်းဝန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) အမြဲတမ်းအတွင်းဝန်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး | အဖွဲ့ဝင် |

ညွှန်ကြားချက်များနှင့်အညီ ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရန် လုပ်ငန်းအထောက်အထားပြုလျက် လျှောက်ထားသူများအား စိစစ်စေလွှတ်နေမှုများကို လိုအပ်သလို ပြန်လည်သုံးသပ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်ခြင်း၊

- (ဂ) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများထံမှ ဝင်ငွေခွန်ဥပဒေအရ သတ်မှတ်ထားသည့်နှုန်းထားများသည် သင့်မြတ်မှု ရှိ မရှိ စိစစ်ခြင်း၊ ဝင်ငွေခွန်များ မှန်ကန်စွာပေးသွင်းစေရန် လမ်းညွှန်ခြင်း၊ ဝင်ငွေခွန်များ အခက်အခဲမရှိစေဘဲ ပေးသွင်းနိုင်ကြစေရန် နည်းလမ်းများချမှတ်ပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
- (ဃ) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများထံမှ သတ်မှတ်ထားသည့် မိသားစုလွှဲပို့ငွေများ မှန်မှန်ကန်ကန် ပေးပို့မှုရှိ မရှိစိစစ်ခြင်း၊ မိသားစုလွှဲပို့ငွေများ အခက်အခဲမရှိဘဲ ပေးပို့နိုင်ကြစေရန် နည်းလမ်းများ ချမှတ်ပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
- (င) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများက မိမိတို့ရရှိသည့် နိုင်ငံခြားသုံးငွေများအနက်မှ စုဆောင်း ရရှိသည့်ငွေများကို မိမိတို့၏ မိသားစုထံ တရားဝင်လွှဲပြောင်းပေးနိုင်ရေးအတွက် နည်းလမ်းများ ချမှတ်ပေးခြင်း၊
- (စ) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများက သတ်မှတ်ထားသည့်အတိုင်း မိသားစုလွှဲပို့ငွေအဖြစ် ပေးပို့ခြင်း၊ မိမိတို့စုဆောင်းရရှိငွေများကို မိသားစုထံ ပြန်လည်ပေးပို့ခြင်းတို့တွင် မိမိတို့သဘောဆန္ဒအလျောက် တရားဝင်မှန်မှန်ကန်ကန် ပေးပို့စေရန် သင့်လျော်သောဆွဲဆောင်မှု (Incentive) များသတ်မှတ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဆ) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ဆေးကုသခွင့်အပြည့်အဝရရှိနိုင်ရေး နည်းလမ်းများချမှတ်ပေးခြင်း၊ သက်ဆိုင်ရာလက်ခံနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
- (ဇ) ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
- (ဈ) ပြည်ပတွင်အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမားများအား အထောက်အထားထုတ်ပေးရေး လုပ်ငန်းစဉ်တွင် ကောက်ခံရမည့် ငွေကြေးနှုန်းထားများကို သတ်မှတ်ခြင်း၊
- (ည) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၄။ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီသည် မိမိအား ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များကိုထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန်လိုအပ်သည့်ကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပြီး အဆုံးအဖြတ်ရယူ၍ ဆောင်ရွက်ရမည်။

၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁-၄-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၂၁ နှင့် ၂၄-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉၁/၂၀၂၁ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အခွန်အယူခံခံအဖွဲ့
၂၀၁၉ ခုနှစ်၊ ဝင်ငွေခွန်ဒုတိယအယူခံမှုအမှတ်-၂

လျှောက်ထားသူ

Capital Consumer Limited

အမှတ် (၉)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ နှင့်
ရန်ကုန်မြို့။ (ကုမ္ပဏီ၏ကိုယ်စားလှယ်-
ဦးအောင်မျိုးမြတ် (Managing Director),
[၉/ခအေ (နိုင်) ၀၀၀၉၃၉]

လျှောက်ထားသူအတွက်လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

လျှောက်ထားခံရသူအတွက်လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

အမိန့်ချမှတ်သည့်ရက်စွဲ

လျှောက်ထားခံရသူ

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

(LTO-3)

ပြည်တွင်းအခွန်များဦးစီးဌာန

ဒေါ်နေရည်လင်း

(တရားလွှတ်တော်ရှေ့နေ)

ဦးကျော်လွင်ဦး၊ ညွှန်ကြားရေးမှူး

ပြည်တွင်းအခွန်များဦးစီးဌာန

(ဌာနဆိုင်ရာကိုယ်စားလှယ်)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

စီရင်ချက်

အမှုအကြောင်းအရာမှာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့၏ စာရင်းစစ်ဆေးတွေ့ရှိချက်ဖြစ်သည့် ၂၈-၁၁-၂၀၁၇ ရက်စွဲပါ Notification of Audit Result (LTO-3) အရ အခွန်ထမ်းမှတ်ပုံတင်အမှတ် ၁၄၉၅၇၃၉၇၆ ဖြင့် အခွန်ထမ်းဆောင်လျက် ရှိသော Capital Consumer Limited အားကုမ္ပဏီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်ကြေညာလွှာ အရ ဝင်ငွေပမာဏ (အရှုံး) ကျပ် (၁၀၁,၈၈၆,၀၀၇/-) ကို စာရင်းစစ်ဆေးချက်အရ ဝင်ငွေပမာဏကျပ် ၁,၁၇၉,၆၂၄,၉၄၉/- အဖြစ်သတ်မှတ်ပြီး ဝင်ငွေခွန် ကျပ် ၂၉၄,၉၀၆,၂၃၇/- နှင့် ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) အရ ဒဏ်ငွေ ကျပ် ၁၄၇,၄၅၃,၁၁၉/- တောင်းခံခဲ့ပါသည်။ ယင်းစည်းကြပ်မှုကို အခွန်ထမ်းက မကျေနပ်သဖြင့် ၉-၂-၂၀၁၈ ရက်နေ့တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ ပထမအယူခံဝင်ခဲ့သော်လည်း ၂၂-၂-၂၀၁၉ ရက်နေ့တွင် မူလအမိန့်ကို အတည်ပြုပြီး အယူခံလွှာကို ပယ်ပယ်ခဲ့ပါသည်။ ပထမအယူခံအမိန့်၏ ဝင်ငွေခွန်သတ်မှတ်ခြင်းနှင့် ဒဏ်ငွေသတ်မှတ်ချက်ကို မကျေနပ်သဖြင့် အခွန်အယူခံခံအဖွဲ့သို့ ဒုတိယအယူခံမှု ၂/၂၀၁၉ ကို ၂၅-၄-၂၀၁၉ ရက်နေ့တွင် အယူခံလျှောက်ထားသူ Capital Consumer Limited ၏ Managing Director ဦးအောင်မျိုးမြတ် (ကိုယ်စား) တရားလွှတ်တော်ရှေ့နေ ဒေါ်နေရည်လင်း က တင်သွင်းလာသည့် ဝင်ငွေခွန် အယူခံမှု ဖြစ်ပါသည်။

အခွန်အယူခံခံအဖွဲ့သည် ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို လက်ခံကြားနာခဲ့ရာတွင် လျှောက်ထားသူကိုယ်စား တရားလွှတ်တော်ရှေ့နေ ဒေါ်နေရည်လင်း က လျှောက်လဲတင်ပြရာ၌ Capital Consumer Limited သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို မိသားစုပိုင်လုပ်ငန်းမှ တူဖြစ်သူ ဦးအောင်မျိုးမြတ်ထံသို့ လွှဲပြောင်းပေးခဲ့ပြီး လုပ်ငန်းနှင့် ဆက်စပ်နေသော မတည်ပစ္စည်းများ၊ ပေးရန်နှင့် ရရန်ရှိသည်များကို လွှဲပေးခဲ့ပါကြောင်း၊

ကုမ္ပဏီအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဝင်ငွေကြေညာလွှာတင်သွင်းရမည့် အချိန်အထိ အဆိုပါလွှဲပြောင်းပေးအပ်သည့် စာရင်းများကို ရှင်းလင်းနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ဝင်ငွေခွန်ကြေညာလွှာကို ယခင်နှစ် Financial Audit Report အရ ဆက်စပ်နေသည့်စာရင်းဖြင့်သာ တင်သွင်းခဲ့ရပါကြောင်း၊ အခွန် ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ စာရင်းစစ်ဆေးသည့်အချိန်တွင် ဝင်ငွေခွန်ကြေညာလွှာပါ စာရင်းများ မဟုတ်ဘဲ အမှန်စာရင်းများကိုသာစစ်ဆေးနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေး အဖွဲ့မှဆက်စပ်၍စစ်ဆေးတွေ့ရှိမှုမှပေါ်ပေါက်လာရခြင်းမဟုတ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်သည့်အချိန်အထိ ပြင်ပစာရင်းစစ်အဖွဲ့၏ Financial Audit Report မရရှိသေးသည်ကို အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ အသိပင်ဖြစ်ပါကြောင်း၊ စာရင်းစစ်ဆေးရန် အကြောင်းကြားစာရရှိ သောကြောင့် ပြင်ဆင်ထားသည့် ဝင်ငွေခွန်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် ၄-၅-၂၀၁၆ ရက်စွဲပါစာဖြင့် တင်ပြခဲ့သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ လက်ခံခဲ့ခြင်းမရှိပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီ သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှလွဲ၍ ကျန်နှစ်များတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော ကုမ္ပဏီဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ အရောင်းပမာဏနှင့်မတည်ရင်းနှီးငွေသည် အခွန်ထမ်းကြီးများစာရင်းတွင် ပါဝင်နိုင်သည့် အခြေအနေမရှိသော်လည်း နိုင်ငံတော်မှ အကောင်အထည်ဖော်နေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲ ရေးနှင့် SAS စနစ်ကိုအားကိုး၍ မိမိတို့ဆန္ဒအလျောက် ပြောင်းရွှေ့အစစ်ဆေးခံခဲ့ခြင်း ဖြစ်ပါကြောင်း၊ OAS စနစ်အရ နှစ်အဆက်ဆက် ရေးဆွဲခဲ့သော စာရင်းများကို တစ်နှစ်အတွင်း မှန်ကန်တည့်မတ်အောင် ပြန်လည်ပြင်ဆင်ရေးဆွဲကာ SAS စနစ်၏ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်မှုစနစ်အရ အမှန်စာရင်းတင်ပြ နိုင်ရန် ဆောင်ရွက်နေသော အခွန်ထမ်းကုမ္ပဏီအား ဝင်ငွေထိမ်ချန်သည်ဟု ဆုံးဖြတ်ခြင်းသည် အခွန်ထမ်း၏ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ အယူခံအမိန့်မှာ အကြောင်းပြချက် မခိုင်လုံဘဲဥပဒေနှင့် လျော်ညီစွာ ဆုံးဖြတ်ထားခြင်း မဟုတ်ကြောင်း၊ ဆုံးဖြတ်ချက် အမိန့်တွင် “သွင်းကုန်မူဝါဒအရ ID Form တွင်လျော့နည်းသော ဈေးနှုန်းဖြင့် တင်ပြခဲ့ခြင်း၊ ပိုမိုသော ဈေးနှုန်းဖြင့် တင်ပြခြင်းများရှိနိုင်သော်လည်း” ဟုဖော်ပြထားပြီး ကိုယ်တိုင် လက်ခံသိရှိပါလျက်နှင့် အခွန်ထမ်းဘက်ကိုမူ အထောက်အထားစုံလင်စွာ မတင်ပြနိုင်ခြင်းသည် အခွန်ထမ်း၏ လိုအပ်ချက် ဖြစ်ကြောင်းသုံးသပ်ထားခြင်းမှာအမှန်ကိုသိပါလျက်တမင်နစ်နာစေရန်ရည်ရွယ်ဆုံးဖြတ်ထားပါကြောင်း၊ သွင်းကုန်မူဝါဒအရ ကန့်သတ်ကုန်များတင်သွင်းလျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောဈေးနှုန်းကိုသာ ဖော်ပြရသည့်အတွက် ဈေးနှုန်းကြီးမြင့်လျှင် တင်သွင်းခွင့် မပြုသော ကြောင့် သွင်းကုန်လိုဏ်တွင် ဈေးနှုန်းများ လျှော့ချတင်သွင်းခဲ့ရသဖြင့် ID ပါ ဈေးနှုန်းနှင့် အမှန်ပေးချေ ရသည့် ဈေးနှုန်းမှာကွာဟမှုရှိခဲ့ပါကြောင်း၊ အဆိုပါကိစ္စရပ်မှာ ယခင်ကတည်းကရှိနေခဲ့ပြီး အယူခံသူ အခွန်ထမ်းကုမ္ပဏီက လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ခြင်းကို “၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ မှန်ကန်သော ကြေညာလွှာကို မတင်ခဲ့ကြောင်း ဝန်ခံသည့်သဘောဖြစ်သည်” ဟု သုံးသပ်ခြင်းမှာ တစ်ဖက်သက်ယူဆချက်ဖြစ်နေပါကြောင်း၊ OASစနစ်ဟောင်းမှ SASစနစ်သစ်သို့စတင်ကူးပြောင်းချိန်တွင် အမှန်ကိုပြင်ဆင်ရန်ကြိုးစားနေသည့် အခွန်ထမ်းကုမ္ပဏီအပေါ် ယခုကဲ့သို့ ဒဏ်ငွေမရိုက်သင့်ပါကြောင်း၊ အချင်းဖြစ်စည်းကြပ်နှစ် ၂၀၁၄-၂၀၁၅ ၏ အင်တာနက်စာမျက်နှာတွင် ကမ္ဘာပေါက်ဈေးနှုန်းထားများကို သာဓကအဖြစ် လေ့လာကြည့်လျှင် အထင်အရှားသိရှိနိုင်ပါကြောင်း၊ အယူခံအမိန့်တွင်ဖော်ပြသော “အခွန်ထမ်းသည် စာရင်းဖွင့်ကုန်ကျန် Excel Document ဖြင့် တင်ပြခြင်းကိုစိစစ်တွေ့ရှိရသည်” ဆိုသော အချက်မှာ အခွန်ထမ်းအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းနှင့် မည်သို့မျှမသက်ဆိုင်သောကြောင့် အမိန့်မှာအကြောင်းပြချက် မခိုင်လုံဘဲ ဥပဒေနှင့်အညီဆုံးဖြတ်ထားခြင်းမဟုတ်ကြောင်း၊ အခွန်ထမ်းကြီး များဆိုင်ရာအခွန်ရုံး၏ ဆုံးဖြတ်ချက် အမိန့်တွင် “ယခင်နှစ်စာရင်းပိတ်ကုန်လက်ကျန်သည် လက်ရှိနှစ်၏ စာရင်းဖွင့်ပမာဏနှင့် ကိုက်ညီရမည်ဖြစ်သည့်အတွက် စာရင်းစစ်အဖွဲ့၏ ဆောင်ရွက်ချက်သည် စာရင်း

ရေးသွင်းခြင်း လမ်းညွှန်ချက်နှင့် ၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ ဥပဒေနှင့် အညီ ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်” ဟု လွှဲမှားစွာသုံးသပ်ထားပါကြောင်း၊ အချင်းဖြစ်စည်းကြပ်နှစ်၏ OAS စနစ်ဟောင်းမှ SAS စနစ်သစ်သို့ စတင်ကူးပြောင်းချိန်တွင် အမှန်ပေးချေရသော နှုန်းထားများ အတိုင်း ပြန်လည်တွက်ချက်တင်ပြရသည့်အတွက် ယခင်နှစ်စာရင်းပိတ်လက်ကျန်နှင့် ယခုနှစ်စာရင်းဖွင့် လက်ကျန်တို့ ကွဲလွဲနေရခြင်းဖြစ်ပါကြောင်း၊ အချင်းဖြစ်စည်းကြပ်နှစ်မတိုင်ခင် ယခင် OAS စနစ်တွင် အခွန်ထမ်းကုမ္ပဏီသည် အဝယ်တန်ဖိုးတင်ပြရာ၌ အမှန်တကယ်ပေးချေရသောတန်ဖိုးအား တင်ပြခဲ့ရာ လက်မခံဘဲ Import လိုင်စင်တန်ဖိုးအတိုင်းသာတင်ပြခိုင်း၍ ပြင်ပေးခဲ့ရပြီး ID Form တွင် မပါရှိသည့် စရိတ်များအား ခွင့်မပြုခဲ့ပါကြောင်း၊ အမှန်တကယ်ဝယ်ယူသည့် ဆက်စပ်တန်ဖိုးကုန်ကျစရိတ်များ ဖြစ်သည့်အတွက် နုတ်ပယ်ခွင့်ရှိကြောင်း ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးချိန်တွင် သွင်းကုန်ကြေညာလွှာ (၅) စုံကိုတင်ပြခဲ့ပြီး မည်သည့် စာရွက်စာတမ်းအထောက်အထားများ လိုအပ်ချက်ရှိသည်ဟူ၍ တောင်းယူခြင်းမရှိခဲ့ဘဲ အခွန်ထမ်းအပေါ် အထောက်အထားစုံလင်စွာ မတင်ပြနိုင်ဟု သုံးသပ်ခြင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်အမိန့် မဟုတ်ပါကြောင်း၊ စာရင်းဖွင့်လက်ကျန်တွင် အမှန်ပေးချေရသော တန်ဖိုးများလက်ခံခြင်းမရှိသော်လည်း စာရင်းပိတ်လက်ကျန် တန်ဖိုးအားလက်ခံထားပါကြောင်း၊ အဆိုပါရောင်းကုန်၏ ကုန်ကျစရိတ်တန်ဖိုးနှုန်းထားဖြင့် စာရင်းပိတ် လက်ကျန်ကိုမူ လက်ခံခဲ့ခြင်းကြောင့် မဖြစ်နိုင်သော Gross Profit (GP) ရာခိုင်နှုန်းဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ ပုံမှန်စီးပွားရေးလုပ်ကိုင်သော အခြားမည်သည့်ကုမ္ပဏီမှ ယခုကဲ့သို့ အခွန်စာရင်း စစ်ဆေးရေးအဖွဲ့ စည်းကြပ်သည့် အံ့ဩဖွယ်ကောင်းလောက်သော အကြမ်းအမြတ် ၇၅.၅ ရာခိုင်နှုန်း မရရှိနိုင်ပါကြောင်း၊ “အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် SAS ကို စတင်ကျင့်သုံးသည့် ပထမဆုံးနှစ် ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ထားသော ကြေညာလွှာကို သတ်မှတ်ရက်မတိုင်မီ တင်ပြလာပါက ကုမ္ပဏီအပေါ် ဒဏ်ရိုက်ခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း” ဖော်ပြထားသည်ကို နောက်ဆက်တွဲနှင့်တကွ တင်ပြအပ်ပါကြောင်း၊ Capital Consumer Limited နှင့် ကုမ္ပဏီအုပ်စုတူအတွင်း အခြားကုမ္ပဏီများကို ကြေညာလွှာပြင်ဆင်ခွင့် ပေးထားပါကြောင်း၊ အခွန်စာရင်းစစ်အဖွဲ့သို့ တင်ပြသည့်စာရွက်စာတမ်းများ၏ မိတ္တူ Certified Copy များကို ထုတ်ယူခွင့် လျှောက်ထားသော်လည်း ထုတ်ပေးခြင်းမရှိပါကြောင်း၊ ကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် အခွန်စည်းကြပ်ထိုက်သော စုစုပေါင်းဝင်ငွေမရရှိခဲ့ခြင်းကြောင့် ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်မရှိသဖြင့် အခွန်ငွေမပေးဆောင်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းမဟုတ်ပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ပြင်ဆင်တွက်ချက်သည့်အခါမှ စည်းကြပ်ထိုက်သော ဝင်ငွေပေါ်ပေါက်လာခြင်းကြောင့် ပေးဆောင်ရန် တာဝန်ရှိလာသည်ကို အခွန် ပေးဆောင်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ရန်မသင့်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ တွင် “မည်သူ့အားမဆိုနှစ်တစ်နှစ်အတွင်းအခွန်စည်းကြပ်ထိုက်သောစုစုပေါင်းဝင်ငွေသို့မဟုတ်အခြေပစ္စည်းမှ မြတ်စွန်းငွေ ရှိသည်ဟုယူဆလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသည့် သတင်းအချက်အလက်များပေါ် အခြေပြုလျက် ဝင်ငွေခွန်ပေးဆောင်ရန် တောင်းခံနိုင်သည်” ဟု ပြဋ္ဌာန်းထားရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးသည် အခွန်တောင်းခံခြင်း မရှိခဲ့ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (က) အရ ဝင်ငွေခွန် ထိမ်ချန်မှုကို ဖော်ထုတ်ပေးရန်အကြောင်းကြားစာသတ်မှတ်ပုံစံကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ပေးပို့ခဲ့ခြင်းမရှိပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ တွင် အခွန်တစ်ရပ် ထမ်းဆောင်ရန်ရှိသောအခါ အခွန်တောင်းခံလွှာကို စည်းမျဉ်းများအရ ပြဋ္ဌာန်းထားသည့်ပုံစံဖြင့် ထမ်းဆောင်ရန်ရှိသောအခွန်ကို ဖော်ပြလျက် အခွန်ထမ်းထံ ပေးပို့အတည်ပြုရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (က) အရ ဝင်ငွေခွန်ထိမ်ချန်ထားခြင်းမရှိသည့်အတွက် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇

(ခ) အရတပ်ရှိက်ထားသည့်ဒဏ်ငွေကို ပယ်ဖျက်ပေးပါရန်နှင့် ကုမ္ပဏီအား စည်းကြပ်ထားသော အခွန်နှင့် ဒဏ်ငွေများအပေါ်မှန်ကန်သောအဆုံးအဖြတ် ချမှတ်ပေးနိုင်ပါရန် လျှောက်ထားပါသည်။

ထိုသို့ ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် ကြားနာခဲ့ပြီးနောက် ၃-၁-၂၀၂၁ ရက်နေ့တွင် အခွန်အယူခံခုံအဖွဲ့မှ ထပ်မံသိရှိလိုသည့်အချက်များ မေးမြန်းချက်များနှင့် အပြီးသတ်လျှောက်လဲချက်အဖြစ် တင်သွင်းရာတွင် LTO သည် အယူခံအခွန်ထမ်း၏ ကုမ္ပဏီအမည်အမျိုးမျိုး ပြောင်းလဲမှုအပေါ် နားလည်မှုလွဲ၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ အယူခံအခွန်ထမ်းသည် ယခင်ကုမ္ပဏီကိုပင် ပြောင်းလဲချင်ဟန်ဆောင်သကဲ့သို့ စွပ်စွဲထားခြင်းမှာ စွပ်စွဲခံရသူ အယူခံအခွန်ထမ်းအနေဖြင့် သိက္ခာထိခိုက်စော်ကားခံရ၍ များစွာခံရခက်လှပါကြောင်း၊ အယူခံအခွန်ထမ်းသည် ၎င်း၏ကုမ္ပဏီ Myanmar Consumer Enterprise Limited ကို မှတ်ပုံတင်ရာတွင် ကုမ္ပဏီ၏အမည် လုပ်ငန်းနှင့်ပိုင်ရှင်အမည် ပြောင်းလဲခဲ့ခြင်းအပေါ် သံသယဝင်မှုကို ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မိတ္တူများနှင့်တကွ သေချာစွာရှင်းလင်း တင်ပြအပ်ပါကြောင်း၊ အထက်ပါ ကုမ္ပဏီအမည်အဆင့်ဆင့်ဖြင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ယနေ့ထက်တိုင် လုပ်ကိုင်လျက်ရှိသော Capital Consumer Limited (Registration No. 149573976) သည် ၎င်းကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို တူဖြစ်သူ ဦးအောင်မျိုးမြတ်ထံသို့ လွှဲပေးခဲ့ပြီးနောက် ၂၇-၄-၂၀၁၅ ရက်နေ့တွင် Myanmar Consumer Enterprise Limited (Registration No. 102595017) အမည်ဖြင့် ကုမ္ပဏီအသစ် တည်ထောင်ခဲ့ပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်အမှတ် သေချာမစိစစ်ဘဲ စွပ်စွဲထားသည်ကို ထောက်ရှုလျှင် ပြည်တွင်းအခွန်များဦးစီးဌာနသည် အစစ်ဆေးခံကုမ္ပဏီအား သေချာလေ့လာမှုမရှိဘဲ တစ်ဖက်သတ် စည်းကြပ်ရန်နှင့် အခွန်ရရှိရန်ကိုသာ ဦးတည်နေပါကြောင်း၊ ဝင်ငွေကြေညာလွှာများတွင် အရှုံးပေါ်ပေါက်၍ အရှုံးဟု မှန်ကန်စွာဖော်ပြထားသော အခွန်ထမ်းကုမ္ပဏီအား သွင်းကုန်ရောင်းရငွေ တွက်ချက်ရာတွင် ဝင်ငွေပေါ်ပေါက်သောကြောင့် ထိမ်ချန်ရာ ရောက်သဖြင့် ဒဏ်ငွေရှိက်ရခြင်းဖြစ်သည်ဟု ဌာနမှ တစ်ဖက်သတ် စွပ်စွဲထားခဲ့ခြင်းမှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) တွင် “အမိန့်တွင် မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်တစ်ခုခုကို ယင်းအမိန့်ချမှတ်သည့်ရက်မှ သုံးနှစ်အတွင်းပြင်နိုင်သည်။ ထို့အပြင် အလားတူ ကာလအပိုင်းအခြားအတွင်း အခွန်ထမ်းက ညွှန်ပြသည့် အဆိုပါမှားယွင်းချက် တစ်ခုခုကိုလည်း ပြင်ပေးရမည်။” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် အယူခံကုမ္ပဏီအနေဖြင့် ယှဉ်ပြိုင်ရသည့် ကုမ္ပဏီများစွာရှိသည်ဖြစ်ရာ အချိန်နှင့် တစ်ပြေးညီလုပ်ဆောင်ရသည့်အတွက် သွင်းကုန်လိုင်စင်ရရှိရန် ကြန့်ကြာခဲ့ပါက အချိန်နှင့်တစ်ပြေးညီ ပစ္စည်းမထုတ်နိုင်သောကြောင့် ဈေးကွက်ရှယ်ယာများ လျော့နည်းသွားပြီး မူလအရှုံးပေါ်နေသည့်လုပ်ငန်းကို ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အတွက် အများနည်းတူ လျှောက်ထားရခြင်းမှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၏ အင်တာနက်စာမျက်နှာ Website တွင် အချင်းဖြစ်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ၏ ကားဈေးနှုန်းကိုဖော်ပြထားသော်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပြန်ကြားစာတွင် ဈေးနှုန်းနှင့်ပတ်သက်၍ အမိန့်၊ ညွှန်ကြားချက် သီးခြားထုတ်ပြန်ဆောင်ရွက် ထားခြင်းမရှိဘဲ အနီးစပ်ဆုံးဈေးနှုန်းတစ်ခုအား တစ်ပြေးညီအခွန်ပေးဆောင်နိုင်ရန်အတွက် သတ်မှတ် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် လိုင်စင်ဈေးနှုန်းသတ်မှတ်ခြင်း မရှိကြောင်းဖော်ပြထားရာ အင်တာနက် စာမျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ အချင်းဖြစ်စည်းကြပ်နှစ် ၂၀၁၄-၂၀၁၅ မတိုင်ခင် ယခင် OAS စနစ်တွင် အယူခံကုမ္ပဏီသည် အဝယ်တန်ဖိုးတင်ပြရာ၌ အမှန်ပေးချေခဲ့ရသော တန်ဖိုးအားတင်ပြရာ လက်မခံခဲ့ဘဲ Import လိုင်စင်တန်ဖိုးအတိုင်းသာ တင်ပြခိုင်း၍ ပြင်ပေးခဲ့ရပြီး ID Form တွင် မပါရှိသည့် စရိတ်များအား ခွင့်မပြုခဲ့ပါကြောင်း၊ ၎င်းစရိတ်များသည် ဝင်ငွေရရှိရန် အမှန်တကယ်ဝယ်ယူခဲ့ရသည့် ဆက်စပ်တန်ဖိုး ကုန်ကျစရိတ်များဖြစ်သည့်အတွက် နုတ်ပယ်ခွင့်ရှိကြောင်းကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁ (ခ) တွင် အတိအလင်း ဖော်ပြထားပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့်လည်း အယူခံကုမ္ပဏီအား

အကောက်ခွန်ပြန်လည်ထမ်းဆောင်ရန် လမ်းညွှန်မှုပြုနိုင်ပါလျက် ညွှန်ကြားချက်မထုတ်ပြန်ဘဲ ID Form တွင် ပါရှိသော စရိတ်ကိုသာ လက်ခံခဲ့သည့်အတွက် ယခုကဲ့သို့ မဖြစ်နိုင်သော အကြမ်းအမြတ် GP ၇၅ ရာခိုင်နှုန်းရ၍ မိမိကုမ္ပဏီနှင့်မမျှသော အခွန်စည်းကြပ်မှုကို ခံရခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီသည် ပထမအယူခံမှုတွင် သွင်းကုန်ကြေညာလွှာ (၄၁) စောင်လုံးအား တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ တင်ပြခဲ့သော သွင်းကုန်ကြေညာလွှာ (၄၁) စုံလုံးတွင် ပါဝင်သော Bill of Lading (BL), Sale Contract, Import Declaration (ID Form) များမှာ တစ်ခုနှင့်တစ်ခုတူညီသော စပ်ဆက်မှုများရှိနေကြောင်းကို အထောက်အထားမိတ္တူများအား ကြည့်ရှုလျှင်သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ Sale Contract ၏ CIF မှာ ကမ္ဘာ့ပေါက်ဈေးနှင့် အနီးစပ်ဆုံးရှိနေပြီး ID ၏ CIF မှာ ကမ္ဘာ့ပေါက်ဈေးနှင့် များစွာဈေးနှုန်းကွာဟလျက် ရှိသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ရန် သွင်းကုန်ကြေညာလွှာ (၄၁) စုံအနက်၊ အစုံ နံပါတ် (၂) ၏ အဆက်အစပ် ရှိမှုကို ဇယားဖြင့်တင်ပြရခြင်းဖြစ်ပါကြောင်း၊ စာရင်းသဘောသဘာဝအရ ယခင်နှစ်စာရင်းပိတ် ကုန်လက်ကျန်နှင့် ယခုနှစ်စာရင်းဖွင့်ကုန်လက်ကျန်မှာ တူညီရမည်ဆိုခြင်းမှာ ပုံမှန်အခြေအနေတွင် ယေဘုယျ အားဖြင့် မှန်ကန်ပါကြောင်း၊ ယခုကဲ့သို့ Tax Reform အခွန်စနစ်ပြုပြင်ပြောင်းလဲနေသောကာလ၌ မှန်ကန်သော စာရင်းတစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အယူခံအခွန်ထမ်းကုမ္ပဏီအနေဖြင့် ယခုနှစ်စာရင်းဖွင့် ကုန်လက်ကျန်အား မှန်ကန်အောင် ပြန်လည်တည့်မတ်ရခြင်းဖြစ်ပါကြောင်း၊ OAS စနစ်တွင် အယူခံ ကုမ္ပဏီသည် အဝယ်တန်ဖိုး တင်ပြရာ၌ အမှန်တကယ်ပေးချေခဲ့ရသော တန်ဖိုးအားတင်ပြရာ လက်မခံခဲ့ဘဲ Import လိုင်စင်တန်ဖိုးအတိုင်းတာ တင်ပြခိုင်း၍ တင်ပြပေးခဲ့ရပြီး ID Form တွင်မပါရှိသည့် စရိတ်များအား ခွင့်မပြုခဲ့ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် Universal Truth ဟူသောစကားရပ်ကို စာရင်းဖွင့်ကုန်လက်ကျန်နှင့် စာရင်းပိတ် ကုန်လက်ကျန်အကြားတွင် လိုသလိုဆွဲယူ သုံးစွဲသွားသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ Capital Consumer Limited ကုမ္ပဏီနှင့်အုပ်စုတူ အခြားကုမ္ပဏီများအား အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် SAS စနစ်ကို စတင်ကျင့်သုံးသည့် ပထမဆုံးနှစ်ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခြင်းတို့ကိုပြုလုပ်မည်မဟုတ်ကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းသည် ကုမ္ပဏီအုပ်စုတူများပင်လျှင် အခြားကုမ္ပဏီများကို အခွင့်အရေးပေးခဲ့ ခြင်းကြောင့် ဥပဒေအရ တရားမျှတမှုလုံးဝ မရှိပါကြောင်းနှင့် အခွန်ထမ်းတိုင်းသည် တန်းတူညီမျှ အခွင့်အရေး ရရှိစေရန်လိုအပ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ တွင် အခွန်တစ်ရပ်ရပ်ထမ်းဆောင်ရန်ရှိသည့်အခါ အခွန်တောင်းခံလွှာကို စည်းမျဉ်းများအရ ပြဋ္ဌာန်းထားသည့် ပုံစံဖြင့်ထမ်းဆောင်ရန်ရှိသောအခွန်ကို ဖော်ပြလျက် အခွန်ထမ်းထံသို့ ပေးပို့ရမည်ဟု ဥပဒေတွင်ပြဋ္ဌာန်းထားပါလျက် အချင်းဖြစ်စည်းကြပ်မှုကို တောင်းခံထားသော အခွန်တောင်းခံလွှာ (LTO-3) သည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်စည်းကြပ်တောင်းခံထားခြင်းမရှိသောကြောင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ခဲ့သည်ကို သိရှိနိုင်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်အယူခံခုံအဖွဲ့မှ မေးမြန်းထားချက်တွင် “ပြည်တွင်း အခွန်များဦးစီးဌာနသည် အခွန်ထမ်းများအား အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာပေးပို့ပြီးလျှင် အခွန်စည်းကြပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းချက်ရှိသလား” ဟူသော မေးမြန်းချက်အပေါ် ဌာနမှရှင်းလင်းဖြေကြားရာတွင် “ပြင်ဆင်ထားသည့်ကြေညာလွှာ ထပ်မံပေးပို့နိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ အငြင်းပွားဖွယ်ရာဖြစ်ကြောင်း” ဟု ဖော်ပြထားပါကြောင်း၊ “အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာ ပေးပို့ခြင်းသည် စည်းကြပ်မှုကို အစပြုခြင်းပင်ဖြစ်ပါကြောင်း” ဟု ဖော်ပြထားသည်မှာ ဌာနမှ မိမိလိုရာဆွဲ၍ ပြောခြင်းမျှသာဖြစ်ပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေတွင် ပြစ်မှုကျူးလွန်ကြောင်း အထင်အရှားခိုင်လုံခြင်းမရှိပါဘဲ သံသယဖြစ်ဖွယ်ရှိယုံဖြင့် တရားခံကို အပြစ်ပေး၍ လုံးဝမရသကဲ့သို့အငြင်းပွားဖွယ် ဖြစ်နေလျှင်လည်း သံသယအပေါ်အခြေခံ၍ တရားခံကိုအပြစ်ပေး၍ လုံးဝမရခြင်းမှာ တရားစီရင်ရေးတွင် ခိုင်မာသောမူတစ်ရပ် ဖြစ်ပါကြောင်း၊ ယခုအမှုတွင်လည်း ပြည်တွင်းအခွန်များဦးစီးဌာနသည် အငြင်းပွားဖွယ်ရာ ဖြစ်သည်ဟုလည်း

ကိုယ်တိုင်ဝန်ခံဖော်ပြလျက် အခွန်ထမ်းကုမ္ပဏီအား အပြစ်ပေးသည့်သဘော သက်ရောက်နေသည့်အတွက် တရားစီရင်ရေးမူကို သွေဖည်ဆန့်ကျင်လျက်ရှိပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ခ) အရ ဒဏ်ရိုက်ခြင်း ဖြစ်လျှင် ယင်းဥပဒေပုဒ်မ ၄၇ (က) အရ အခွန်ထမ်းအားဝင်ငွေထိမ်ချန်ခြင်းနှင့် ပတ်သက်၍ ဖော်ထုတ်ခွင့်ပေးရ မည်ဟု အတိအလင်းဖော်ပြထားသော်လည်း “ပြည်တွင်းအခွန်များဦးစီးဌာနမှ ဥပဒေပြဋ္ဌာန်းချက်အရ သတ်မှတ်ပုံစံဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းမရှိသော်လည်း” ဝန်ခံဖော်ပြထားသဖြင့် ကုမ္ပဏီအား အပြည့်အစုံ ဖော်ထုတ်ခွင့်မပေးခဲ့ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ရှင်းလင်းဖြေကြားရာတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်နှင့်စပ်လျဉ်း၍ “ ဥပဒေတစ်ရပ်အနေဖြင့် သီးခြားပြဋ္ဌာန်း ထားခြင်းမရှိပါကြောင်း” ဝန်ခံဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေရေးရာကိစ္စရပ်များကို ဖြေရှင်းရာတွင် အမှု၏မေးခွန်းအပေါ်ဝန်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းနှစ်မျိုးသာရှိပြီး ယခုကိစ္စတွင်လည်း အခွန်အယူခံခုံအဖွဲ့၏ SAS စနစ်နှင့်စပ်လျဉ်းသည့် ဥပဒေထုတ်ပြန်ထားခြင်း ရှိ မရှိ မေးခွန်းအပေါ် ဌာနမှ ဖြေကြားချက်သည် SAS စနစ်နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်အနေဖြင့် သီးခြားပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း အထင်အရှားပေါ်ပေါက်ပါကြောင်း၊ ယခုကဲ့သို့ အယူခံကုမ္ပဏီ၏ အရှုံးကိုလျစ်လျူရှုပြီး ကြီးလေးသော ဒဏ်ငွေတပ်ရိုက်ခဲ့ခြင်းသည် SME ကုမ္ပဏီတစ်ခုကို ဆက်လက်ရပ်တည်နိုင်စွမ်းမရှိအောင် ပြုလုပ်သကဲ့သို့ အလုပ်သမား (၃၀၀) ကျော်ခန့်ကိုလည်း အလုပ်လက်မဲ့ဖြစ်စေအောင် တွန်းအားပေးသကဲ့သို့ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ လျှောက်ထားသူအပေါ်ချမှတ်ထားသော ဝင်ငွေခွန်နှင့် တပ်ရိုက်ထားသော ဒဏ်ငွေကိုပယ်ဖျက်သည့် အမိန့်တစ်ရပ်ချမှတ်ပေးစေလိုကြောင်း လျှောက်ထားပါသည်။

အခွန်အယူခံခုံအဖွဲ့သည် ၂၀-၁၁-၂၀၁၉ ရက်နေ့နှင့် ၃-၆-၂၀၂၁ ရက်နေ့များတွင် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို လက်ခံကြားနာခဲ့ရာတွင် လျှောက်ထားခံရသူ (ကိုယ်စား) ဌာနဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်လွင်ဦး မှ ချေပလျှောက်လဲတင်ပြရာ၌ အခွန်ထမ်းသည် Capital Consumer Limited အမည်ဖြင့် ၁၂-၉-၁၉၉၇ တွင် မှတ်ပုံတင်ထားပါကြောင်း၊ ၁၆-၈-၂၀၁၃ ရက်နေ့တွင် ယင်းအမည်ပင် ကုမ္ပဏီသက်တမ်း တိုးခွင့်ပြုထားပါကြောင်း၊ မှတ်ပုံတင်လက်မှတ်၌ အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြချက်တွင် Myanmar Consumer Enterprise Limited အမည်မှ Capital Consumer Limited အမည်သို့ ၂၂-၁-၂၀၁၅ ရက်နေ့တွင် ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်း ဖော်ပြချက်အရ အခွန်ထမ်းသည် ၁၉၉၇ ခုနှစ်တွင် Capital Consumer Limited အမည်ဖြင့်စတင်ခဲ့ပြီး Myanmar Consumer Enterprise Limited အမည်သို့ပြောင်းကာ တစ်ဖန်ယင်းအမည်မှ Capital Consumer Limited သို့ အဆင့်ဆင့်ပြောင်းလဲခဲ့ပါကြောင်း၊ Myanmar Consumer Enterprise Limited အမည်မှ Capital Consumer Limited အမည်သို့ ပြောင်းလဲခြင်းသာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းခြင်း မဟုတ်သည့်အတွက် အခွန်ထမ်း တင်ပြသည့် လုပ်ငန်း လွှဲပြောင်းခြင်းကြောင့် ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းရမည့်အချိန်ထိ လွှဲပြောင်း ပေးအပ်သည့်စာရင်းများကို ရှင်းလင်းနိုင်ခြင်းမရှိသည့်အတွက် ယခင် Financial Audit Report အရ ဆက်စပ်နေသည့်စာရင်းဖြင့်သာ ကြေညာလွှာကိုတင်သွင်းရခြင်းဖြစ်ကြောင်း အခွန်ထမ်း၏အကြောင်းပြချက် သည် အကြောင်းပြချက် သက်သက်သာဖြစ်ပါကြောင်း၊ ကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိကလုပ်ငန်း ဖြစ်သော ဆပ်ပြာလုပ်ငန်းကို တူဖြစ်သူ ဦးအောင်မျိုးမြတ်ထံသို့ လုပ်ငန်းနှင့်ဆက်စပ်နေသော မတည်ပစ္စည်းများ ပေးရန်နှင့် ရရန်ရှိသည်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တင်ပြထားသော်လည်း အခွန်စာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းပြောင်းလဲခြင်းမဟုတ်ဘဲ ကုမ္ပဏီအမည်သာ ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ LTO Audit သည် ကုမ္ပဏီသို့ အခွန်စာရင်းစစ်ဆေးမည့် ကနဦးအကြောင်းကြားစာကို ၈-၄-၂၀၁၆ ရက်နေ့တွင် ပေးပို့ခဲ့ရာ ယင်းသို့ပေးပို့ခဲ့မှုအပေါ် ကုမ္ပဏီမှ ၄-၅-၂၀၁၆ ရက်နေ့ပြန်ကြားသည့်စာတွင် “Group Company မှ ခွဲထုတ်ပြီး Current Assets များကို စာရင်းလွှဲပြောင်းနေဆဲဖြစ်၍ ကြေညာလွှာတွင် ပြီးပြည့်စုံအောင် မဖြည့်စွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြပြီး ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန်နှင့် ယင်းကြေညာလွှာအရ

စာရင်းစစ်ဆေးခြင်း ဆောင်ရွက်ပေးရန်သာ ပြန်လည်တင်ပြပေးခဲ့ပါကြောင်း၊ မည်သည့် နေ့ရက်တွင် စာရင်း လာရောက်စစ်ဆေးနိုင်ကြောင်း အကြောင်းပြန်ကြားခြင်းမရှိပါကြောင်း၊ အခွန်ထမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် နှစ်ချုပ်ကြေညာလွှာ တင်သွင်းချိန်ကုန်ဆုံးပြီး စာရင်းစစ်ဆေးခြင်းမပြုမီ တစ်နှစ်ခန့်အတွင်း ပြင်ဆင် ကြေညာလွှာတင်သွင်းရန် ကြိုးစားခြင်းမရှိဘဲ အခွန်စာရင်းစစ်ဆေးမည်ဆိုမှသာ စာရင်းအမှန်ကို စစ်ဆေး တွေ့ရှိမည်ဖြစ်သည့်အတွက် ပြင်ဆင်ကြေညာလွှာ တင်သွင်းလိုခြင်းဖြစ်ကြောင်း၊ LTO Audit မှ ၉-၅-၂၀၁၆ ရက်နေ့တွင်ထပ်မံ၍စာပေးပို့ခဲ့ပါကြောင်း၊ ယင်းစာတွင် ကုမ္ပဏီမှ တွေ့ဆုံမည့်ရက်အား ဤစာရရှိသည့်နေ့ရက်မှ (၃) ရက်အတွင်း စာဖြင့်အကြောင်းကြားရန်နှိုးဆော်စာ ထပ်မံပေးပို့ခဲ့ရာ အခွန်ထမ်းမှ ၁၁-၅-၂၀၁၆ ရက်နေ့တွင် “စာလက်ခံရရှိသည့်ရက်မှာ သင်္ကြန်ရုံးပိတ်ရက်စတင်သောရက်ဖြစ်ခြင်း၊ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမြတ် မှာ ဇနီးဖြစ်သူမီးဖွားရန်အတွက် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်းတို့ကြောင့် အကြောင်းပြန်ကြားရန် ကြန့်ကြာ ခဲ့သည်” ဟု အကြောင်းပြပြီး ဒါရိုက်တာ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိပြီး ကူညီဆောင်ရွက်ပေးမည့် ဝန်ထမ်းများ အချိန်ပိုပေးနိုင်မည့် လချုပ်ပြီးစီးသည့် ၁၄-၆-၂၀၁၆ ရက်နေ့တွင်သာ စတင်ရန် နှစ်ဦးနှစ်ဖက် တွေ့ဆုံခွင့်ပြုရန် ပြန်ကြားလာသည့်အတွက် LTO Audit မှ ၁၉-၅-၂၀၁၆ ရက်နေ့ ရက်စွဲပါစာဖြင့် အခွန်စာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ရန် ၂၃-၅-၂၀၁၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် လာရောက်မည်ဖြစ်ကြောင်း ပေးပို့ခဲ့ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) တွင် “မည်သူမဆို ဝင်ငွေခွန်ကြေညာလွှာ ပေးပို့ပြီးနောက် အခွန်စည်းကြပ်ခြင်း မပြုမီ ယင်းကြေညာလွှာ၌ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်ထားသည့်ဝင်ငွေခွန်ကြေညာလွှာကို ထပ်မံပေးပို့နိုင်သည်” ဟူ၍လည်းကောင်း၊ “ဝင်ငွေခွန်ဥပဒေပုဒ်မ-၃၊ ပုဒ်မခွဲ (ဖ) တွင်” စည်းကြပ်မှုဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကို တွက်ချက်စည်းကြပ်ခြင်းအပြင် အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေ ကြေညာလွှာနှင့်အတူ မိမိပေးဆောင်ရမည့် အခွန်ကိုပေးသွင်း၍ စည်းကြပ်မှုခံယူခြင်း၊ ယာယီစည်းကြပ်မှု ခံယူခြင်းနှင့် ဝင်ငွေနှစ်အတွင်းစည်းကြပ်မှုခံယူခြင်းတို့လည်း ပါဝင်သည်” ဟုလည်းကောင်း၊ ပြဋ္ဌာန်းထားသဖြင့် SAS စနစ်အတွက် ဝင်ငွေခွန်ကြေညာလွှာကိုထပ်မံပေးပို့ခြင်းနှင့် စပ်လျဉ်း၍ “မူလတင်သွင်းထားသည့် ကြေညာလွှာတွင်မှားယွင်းချက်ရှိပါက ပြင်ဆင်ထားသည့် ကြေညာလွှာကို တင်သွင်းနိုင်ကြောင်း” “တင်သွင်း ရမည့်ကာလသတ်မှတ်ချက်မှာ ဝင်ငွေခွန်ကြေညာလွှာ ပေးပို့ပြီးနောက် အခွန်စည်းကြပ်ခြင်းမပြုမီဖြစ်ကြောင်း” “အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ မိမိပေးဆောင်ရမည့်အခွန်ကို ပေးသွင်း၍ စည်းကြပ်မှုခံယူခြင်းသည် SAS စနစ်အတွက် စည်းကြပ်မှုဖြစ်ကြောင်း” “SAS စနစ်တွင် မူလ တင်သွင်းထားသည့် ကြေညာလွှာနှင့် စာရင်းအထောက်အထားကို အခြေပြုလျက် တင်ပြချက်များမှန်ကန်မှု ရှိ မရှိ စစ်ဆေးရခြင်းဖြစ်၍ အခွန်စာရင်းစစ်ဆေးခြင်းသည် စည်းကြပ်မှု၏ အစိတ်အပိုင်းဖြစ်ပါကြောင်း “အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာပို့ခြင်းသည် စည်းကြပ်မှု၏ အစိတ်အပိုင်းတစ်ရပ်ကို စတင် ဆောင်ရွက်ခြင်းဖြစ်၍ စည်းကြပ်မှုကို အစပြုခြင်းပင်ဖြစ်ပါကြောင်း” ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) ပါ “အခွန်စည်းကြပ်ခြင်း” ဟူသော စကားရပ်သည် “စည်းကြပ်မှုပြုခြင်း” ဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ပုဒ်မ ၃၊ ပုဒ်မခွဲ (ဖ) ပါ “အခွန်ကို တွက်ချက်စည်းကြပ်ခြင်း” ဟူသောစကားရပ်တွင် “တွက်ချက်ခြင်း” နှင့် “စည်းကြပ်ခြင်း” ဟု နှစ်ပိုင်းပါဝင် ပါကြောင်း၊ အခွန်စည်းကြပ်ရန်အတွက် တွက်ချက်မှုကို ဦးစွာဆောင်ရွက်ရပြီး တွက်ချက်မှုအရ အခွန်နှင့်ဒဏ်ငွေ တို့ကို သတ်မှတ်၍ စည်းကြပ်မှုပြုရခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီလုပ်ငန်းများ အပေါ် အခွန်တွက်ချက်ရာတွင် သာမန်လုပ်ငန်းငယ်များကဲ့သို့ ဆောင်ရွက်၍မရဘဲ အခွန်တွက်ချက်ရန်အတွက် အခွန်စာရင်းစစ်ဆေးမှုကိုစနစ်တကျဆောင်ရွက်ခြင်းမှအစပြုရခြင်းဖြစ်ပါကြောင်း၊ “အခွန်စည်းကြပ်ခြင်းမပြုမီ” ဆိုသည်မှာ “အခွန် တွက်ချက်စည်းကြပ်မှု စတင်ခြင်းမပြုမီ” ဆိုလိုခြင်းဖြစ်ပါကြောင်း၊ အခွန်စစ်ဆေးရန် အကြောင်းကြားစာပို့ပြီး နောက်ပိုင်းတွင် ပြင်ဆင်ထားသည့် ကြေညာလွှာတင်သွင်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိပါကြောင်း၊ ကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်ကြေညာလွှာတင်သွင်းချိန်

ကုန်ဆုံးပြီး အခွန်စာရင်း စစ်ဆေးခြင်းမပြုမီ တစ်နှစ်ခန့်အတွင်း ပြင်ဆင်ကြေညာလွှာ တင်သွင်းခြင်းမရှိဘဲ အခွန်စစ်ဆေးရန် အကြောင်းကြားစာပေးပို့သည့် အချိန်မှသာပြင်ဆင်ကြေညာလွှာ တင်သွင်းလိုခြင်း ဖြစ်ပါကြောင်း၊ အကြောင်းကြားစာ ချအပ်ခဲ့ပြီးပါက ကြေညာလွှာ ပြင်ဆင်ခွင့်မရှိကြောင်း၊ အခွန်ထမ်းများအား အသိပေးပြီးဖြစ်ပါကြောင်း၊ အခွန်ထမ်းများကလည်းသိရှိပြီးဖြစ်ပါကြောင်း၊ စာရင်းစစ်ဆေးခြင်းမပြုမီ တစ်နှစ်ခန့်လုံလောက်သော အချိန်ကာလရှိသော်လည်း ယင်းကာလအတွင်း တင်သွင်းခဲ့ခြင်းမရှိခြင်းမှာ အခွန်ထမ်း၏ ပေါ့လျောမှု ဖြစ်သဖြင့် အခွန်စာရင်းစစ်ဆေးဆဲအချိန်၌ပေးပို့ရန် တင်ပြလာသောပြင်ဆင်ထားသည့် ဝင်ငွေခွန်ကြေညာလွှာကို လက်မခံရခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ၁၃-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၁ (၁)/ ဥပ-၁/ပတခ/၂၀၁၅/ (၁၉၈၄) ဖြင့် ကုမ္ပဏီ (၄၆၆) ခု၏ အမှုတွဲများလွှဲပြောင်းပေးရန် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ အကြောင်းကြားခဲ့ရာ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးမှ LTO သို့ ၂၈-၁-၂၀၁၅ ရက်နေ့အထိ လွှဲပြောင်းပေးသည့်ကုမ္ပဏီအမှုတွဲ (၃၉၆) ခုတွင် Myanmar Consumer Enterprise Limited သည် အမှတ်စဉ် (၂၃၉) တွင် ပါရှိသောကြောင့် အခွန်ထမ်းကုမ္ပဏီသည် မိမိသဘော ဆန္ဒအလျောက် LTO သို့ ပြောင်းရွှေ့လာခြင်းမဟုတ်ဘဲ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးမှ လွှဲပြောင်းယူသည့် အချိန်ကတည်းကပင် ပါဝင်လာသည့်ကုမ္ပဏီဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) တွင် “တစ်ဦးတစ်ယောက်သော သူသည် မိမိ၏ ဝင်ငွေထိမ်ချန်ကြောင်း သို့မဟုတ် ယင်းဝင်ငွေနှင့်စပ်လျဉ်းသည့် အချက်အလက်များ ထိမ်ချန်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက အမှုကိစ္စဆောင်ရွက်နေစဉ် တွေ့ရှိလျှင် ထိုသူအား “သတ်မှတ်သည့်အချိန်အတွင်း” ယင်းတို့ကိုအပြည့်အစုံ ဖော်ထုတ်ခွင့်ပေးရမည်” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် “ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း အပြည့်အစုံဖော်ထုတ်ခဲ့လျှင် ထိုသူ၏ စုစုပေါင်း ဝင်ငွေပေါ်တွင် ပေးဆောင်ရမည့်အခွန်အပြင် ထိမ်ချန်ခြင်းကြောင့်ပိုမိုကျသင့်သည့် အခွန်၏ (၅၀) ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်။” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ (ဂ) တွင် “ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင် သို့မဟုတ် ထိမ်ချန်ခဲ့သည့်ဝင်ငွေထက် လျော့နည်းဖော်ထုတ်လျှင် ပုဒ်မခွဲ (ခ) ပါအတိုင်း အခွန်နှင့်ဒဏ်ငွေနှစ်ရပ်လုံး ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။” “တရားစီရင်ရေးအဖွဲ့မှ ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ပါက ထိုသူအား (၃) နှစ်မှ (၁၀) နှစ်အထိ ထောင်ဒဏ် အပြစ်ပေးနိုင်သည်။ သို့ရာတွင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ဤပုဒ်မအရ တရားစွဲဆိုခြင်းမပြုရ အဆိုပါအဖွဲ့သည် ဤဥပဒေအရ ရသင့်ရထိုက်သောအခွန်များကို မရအောင်ထိုသူ၏ လိမ်လည်လိုသောရည်ရွယ်ချက် အတိမ် အနက်ကိုလည်းကောင်း၊ ဖော်ထုတ်နိုင်သည့်အခြေအနေရှိမရှိကိုလည်းကောင်း၊ ထောက်ချင့်၍ ယင်းခွင့်ပြုချက် ပေးသင့် မပေးသင့်ဆုံးဖြတ်ရမည်။ လိုအပ်ပါက ဖော်ထုတ်ရန်အချိန်ကို တိုးမြှင့်ပေးရမည်။” ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကြေညာလွှာတင်သွင်းရာတွင် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေပုဒ်မ ၁၇ အရ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထား (၂) ရာခိုင်နှုန်းသာ ထုတ်လုပ်အရောင်းအတွက် ကြေညာလွှာကိုတင်ပြခဲ့ပြီး ပြည်ပမှတင်သွင်းရောင်းချသော သွင်းကုန်အရောင်း အတွက် (၅) ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့်ပမာဏကို တင်ပြထားခြင်းမရှိပါကြောင်း၊ ကုမ္ပဏီ၏ ကြေညာလွှာတွင် တင်ပြထားသည့်ပမာဏသည် ကျပ် ၇၄၄,၁၁၅,၀၀၀/- ဖြစ်ပြီး စာရင်းစစ်ဆေးမှု အရ ပမာဏသည် ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- တွေ့ရှိရပါကြောင်း၊ ကြေညာလွှာအရ ဝင်ငွေကိုဖော်ပြရာတွင် ရောင်းရငွေအမျိုးအစား (၂) မျိုးဖြစ်သော သွင်းကုန်အရောင်းနှင့် ထုတ်လုပ်အရောင်းတို့အနက် ထုတ်လုပ် အရောင်းတစ်မျိုးကိုသာ ဖော်ပြထားပြီး သွင်းကုန်အရောင်းကို ထည့်သွင်းထားခြင်း မရှိသည့်အတွက် သွင်းကုန်အရောင်းမှဝင်ငွေကို ထိမ်ချန်လိုခြင်းဖြစ်သည်ဟု ယူဆနိုင်မည်ဖြစ်ပါကြောင်း၊ “သွင်းကုန်မူဝါဒအရ ကန့်သတ်ကုန်များတင်သွင်းလျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဈေးနှုန်းကိုသာ ဖော်ပြရသည့်အတွက် ဈေးနှုန်းကြီးမြင့်လျှင် တင်သွင်းခွင့်မပြုသောကြောင့် သွင်းကုန်လိုင်စင်

ဈေးနှုန်းများ လျှော့ချတင်သွင်းခဲ့ရသဖြင့် Import Declaration ပါ ဈေးနှုန်းနှင့်အမှန် ပေးချေရသည့်ဈေးနှုန်း တို့မှာ ကွာဟမှု ရှိခဲ့ပါသည်။” ဟူသော ဖော်ပြချက်နှင့်စပ်လျဉ်း၍ ၂၃-၇-၂၀၁၉ ရက်နေ့တွင် ကုန်သွယ်ရေး ဦးစီးဌာနသို့ လည်းကောင်း၊ ၃၁-၇-၂၀၁၉ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာနသို့ လည်းကောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ မေးမြန်းခဲ့ရာကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကာလ အတွင်း ဈေးနှုန်းနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက် သီးခြားသတ်မှတ် ထုတ်ပြန်ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်းရှင်များ တင်ပြသောဈေးနှုန်း၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံသည့် ဈေးနှုန်းများအား Internet ဈေးနှုန်း၊ ယခင် လိုင်စင်ခွင့်ပြုပေးခဲ့သည့် Data Base ဈေးနှုန်း၊ မြေပြင်ပေါက်ဈေးနှုန်းများနှင့်စိစစ်၍ အနီးစပ်ဆုံးဈေးနှုန်းတစ်ခုအား တစ်ပြေးညီအခွန်ပေးဆောင်နိုင်ရန်အတွက် သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် လိုင်စင်ဈေးနှုန်း သတ်မှတ်ခြင်းမရှိကြောင်း ပြန်ကြားလာပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကာလအတွင်း အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပင်လယ်ရေ ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အရ ကုန်ပစ္စည်းပိုင်ရှင်သည် သွင်းကုန်စာရင်း Import Declaration တွင် ကုန်ပစ္စည်းတန်ဖိုးအမှန်ကို ဖော်ပြပေးရန် တာဝန်ရှိပြီး၊ အကောက်ခွန်ဦးစီးဌာန အနေဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၃၀ ပြဋ္ဌာန်းချက်အရ အကောက်ခွန်တန်ဖိုး သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အမှန်တန်ဖိုးရှိရန် နည်းလမ်း (၂) မျိုးဖြင့် စိစစ်၍ သွင်းကုန်လိုင်စင်ပါ တန်ဖိုး တို့နှင့်နှိုင်းယှဉ်ကာ များရာတန်ဖိုးဖြင့်စည်းကြပ်ပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီ၏ ပထမအယူခံတင်ပြချက်များ အပေါ် စာရင်းဖွင့်ကုန်ကျန်နှင့်စပ်လျဉ်း၍ ခိုင်မာသောအထောက်အထားများတင်ပြရန် ညွှန်ကြားခဲ့ရာ ခိုင်မာသောအထောက်အထားဖြစ်သည့် မြေပြင်စာရင်းစစ်တမ်းကောက်ချက် စာရွက်စာတမ်းများကို တင်ပြ နိုင်ခြင်းမရှိဘဲ Excel Document ကိုသာ တင်ပြနိုင်ခဲ့ကြောင်း၊ အယူခံတရားလို ကုမ္ပဏီသည် Myanmar Company Act အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သဖြင့် ထိုဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်တာဝန်ရှိပါကြောင်း၊ ပုဒ်မ ၁၃၀၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) တွင် ကုမ္ပဏီက ရရှိခြင်း၊ သုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် အရေးကိစ္စများအတွက် ငွေစာရင်းစာအုပ်များ ထိန်းသိမ်းထားရှိရန် ပြဋ္ဌာန်းထားပါကြောင်း၊ စာရင်းရေးဆွဲရာတွင်လည်း စာရင်းများထားရှိခြင်းဆိုင်ရာ သက်ဆိုင်သောစံနှုန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ၊ စာရင်းစာအုပ်များနှင့် ငွေစာရင်းများကိုရေးဆွဲပြီး ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ ပြုစု ဆောင်ရွက်ရန်အတွက် မှတ်တမ်းများကိုထိန်းသိမ်းထားရမည့်တာဝန်မှာ လျှောက်ထားသူ ကုမ္ပဏီအပေါ်တွင် ကျရောက်ပါကြောင်း၊ LTO Audit သည် Accounting သဘော သဘာဝအရ Universal Truth ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ စာရင်းပိတ်ကုန်လက်ကျန်ပမာဏကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ စာရင်းဖွင့်အဖြစ် လက်ခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းမှ စာရင်းဖွင့်ကုန်ကို ယခင်နှစ်အတိုင်း သတ်မှတ်ခဲ့ခြင်းအပေါ် လက်မခံပါက LTO Audit အနေဖြင့်ပြုလုပ်ရန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ Closing Stock မှန်ကန်စွာ ပေါ်ပေါက်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကိုပါ စာရင်းစစ်ရန်သာရှိပါကြောင်း၊ စနစ်တစ်ခု၏ အကူးအပြောင်းကာလအပေါ် အမှန်စာရင်းတင်လိုသည်ဆိုသော အချက်တစ်ခုတည်းအပေါ် အခြေခံ၍ Closing Stock နှင့် Opening Stock ကွာခြားချက်ကို မည်သည့်စာရင်းစစ်မှ လက်ခံနိုင်မည် မဟုတ်ပါကြောင်း၊ လိမ်လည်လိုသောရည်ရွယ်ချက်ဖြင့်သာ ၎င်းတို့၏ အမှားအပေါ်ဖုံးကွယ်နေခြင်းဖြစ်ပါကြောင်း၊ ပုံမှန်ထက်ထူးကဲသော အကြမ်းအမြတ်ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ရခြင်းသည် အခွန်ထမ်းကမှန်ကန်သော သွင်းကုန်တန်ဖိုးကို ကြေညာခဲ့ခြင်းလည်းမရှိ၊ ပြင်ဆင်ကြေညာရန် အားထုတ်ခဲ့ခြင်းလည်းမရှိခဲ့ခြင်းကြောင့် မမှန်ကန်သော သွင်းကုန်တန်ဖိုးနှင့် မှန်ကန်သော အရောင်းတန်ဖိုးတို့အရ ပေါ်ထွက်လာရခြင်း ဖြစ်ပါကြောင်း၊ လျှောက်ထားသူကုမ္ပဏီက အချင်းဖြစ်စည်းကြပ်နှစ် ၂၀၁၄-၂၀၁၅ အတွက် ဝင်ငွေကြေညာလွှာ တင်သွင်းခဲ့ရာ တွင်လည်းကောင်း၊ ဝင်ငွေနှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေမရရှိခဲ့ခြင်းကြောင့် ဝင်ငွေခွန်မပေးဆောင်ခဲ့ကြောင်း ဖော်ပြထားရာ အဆိုပါနှစ်အတွက် ဝင်ငွေခွန်တွက်ချက်ရာတွင် ယခင်နှစ်

စာရင်းပိတ်ကုန်လက်ကျန်တန်ဖိုးကို ထိုနှစ်အတွက် ကုန်လက်ကျန်တန်ဖိုးမဟုတ်ဘဲ ပြင်ဆင်ဖော်ပြထားသည့် ကုန်လက်ကျန်တန်ဖိုးဖြင့်လည်းကောင်း၊ သွင်းကုန်များအတွက်တန်ဖိုးကို အကောက်ခွန်ဦးစီးဌာနက သတ်မှတ်သည့် တန်ဖိုးမဟုတ်ဘဲ အမှန်တန်ဖိုးဟု ဆိုသော တန်ဖိုးဖြင့်လည်းကောင်း၊ မိမိသဘောဖြင့် ထည့်သွင်းတွက်ချက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သာမန်အားဖြင့်ဆိုနိုင်ပါကြောင်း၊ ထိုကဲ့သို့သောတွက်ချက်မှု မျိုးကို လက်ခံခွင့်ပြုမည်ဆိုပါက အမှန်တန်ဖိုးကြေညာခြင်းမပြုခဲ့သည့် သွင်းကုန်အပေါ်တွင်ကောက်ခံသော အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ နှစ်နာဆုံးရှုံးမှု ဖြစ်ပေါ်မည်ကိုလည်းကောင်း၊ ဝင်ငွေခွန်နှစ်နာဆုံးရှုံးမှု ဖြစ်ပေါ်မည်ကိုလည်းကောင်း၊ မျက်ကွယ်ပြုရာရောက်ပြီး နိုင်ငံတော်အတွက်အခွန်ဘဏ္ဍာငွေ နှစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခြင်းကို အားပေးရာရောက်မည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းအနေဖြင့် မိမိကိုယ်တိုင်စည်းကြပ်၍ ကြေညာလွှာတင်ပြသည့်အချိန်ကအစွဲဖြင့်တင်ပြသော်လည်း LTO Audit မှ စာရင်းစစ်ဆေးချိန်တွင် ဝင်ငွေလျော့နည်းဖော်ပြခြင်းနှင့် စာရင်းဖွင့် ကုန်လက်ကျန်များကို စာရင်းကိုက်ညီခြင်း၊ သွင်းကုန်အဝယ်များကို စာရင်းကိုက်ညီခြင်း၊ အခြားသော စာရင်းကိုက်ညီခြင်းများကို ဆောင်ရွက်ခြင်းတို့အရ အခွန်ထမ်း၏ ဝင်ငွေထိမ်ချန်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လျှောက်ထားသူတင်ပြသကဲ့သို့ အခွန်ထမ်းအပေါ် ဝင်ငွေနှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေပေါ်တွက်သည်ဟု စိတ်တွေးထင်၍မှတ်ယူဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း၊ လျှောက်ထားသူသည် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် SAS စနစ်ဖြင့် အခွန် ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ အခွန်ပေး ဆောင်ရန် အခွန်ထမ်း၌ တာဝန်ရှိပါကြောင်း၊ SAS စနစ်တွင် အခွန်တာဝန်သည် အခွန်ထမ်းအပေါ်အပြည့်အဝ ပေးအပ်ထားပြီးဖြစ်သဖြင့် အခွန်ပေးဆောင်ရန်တာဝန်သည် အခွန်ထမ်းအပေါ်တွင်သာ ကျရောက်မည်ဖြစ်ပြီး၊ SAS အခွန်ထမ်းအားလုံးသည် မိမိပေးဆောင်ရမည့်အခွန်ကို မိမိအသိစိတ်ဖြင့် ဥပဒေနှင့်အညီ အပြည့်အဝ ပေးဆောင်ရန် တာဝန်ရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။” ဟု ပြဋ္ဌာန်းထားရာ SAS စနစ်အောက်ရှိ အခွန်ထမ်း တစ်ဦးအနေဖြင့် ယခုကဲ့သို့မိမိကိုယ်တိုင် တာဝန်သိစိတ်ဖြင့် ဥပဒေနှင့်အညီ ဝင်ငွေကြေညာလွှာတင်သွင်းခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက မည့်သည့်အတွက်ကြောင့် ဝင်ငွေ ကြေညာလွှာနှင့်အတူ အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သက်သေပြရန်တာဝန်မှာ ပျက်ကွက်သူအခွန်ထမ်းထံတွင်သာ ကျရောက်မည် ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်တွင် အခွန်စာရင်းစစ်ဆေးချိန်၌ အခွန်စာရင်းစစ်အရာရှိက ထောက်ပြသည့်အခါမှသာ ကြေညာလွှာတင်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်သည် မြို့နယ်အခွန်ဦးစီးဌာနမှူးက မဖြစ်မနေ လိုက်နာဆောင်ရွက် ရမည့် ပြဋ္ဌာန်းချက်မဟုတ်ပါကြောင်း၊ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၅ (က) ပါ ပြဋ္ဌာန်းချက်သည် အခွန်ထမ်းက မဖြစ်မနေလိုက်နာရန်တာဝန်ရှိသဖြင့် လိုက်နာရန် ပျက်ကွက်ပါက သက်သေပြရန်တာဝန်မှာ အခွန်ထမ်းအပေါ် တွင်သာ ကျရောက်မည်ဖြစ်ပြီး၊ ပျက်ကွက်မှုအပေါ် ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းအနေဖြင့် ပြင်ဆင်ကြေညာလွှာတင်သွင်းရန် အချိန်တစ်နှစ်ခန့် ရရှိသည်ကို ပြန်လည်ပြင်ဆင်ရန် ထိုက်သင့်သောလုံ့လ စိုက်ထုတ်မှုမရှိခြင်း၊ စစ်ဆေးရန်အကြောင်းကြားစာပေးပို့သည့် အချိန်မှသာ ပြင်ဆင်ကြေညာလွှာ တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း၊ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၁၇ အရ စက်မှုဇုန်အခွန်အရေးများကိုအသုံးချ၍ ကြေညာလွှာတင်သွင်းခဲ့ခြင်း၊ ကြေညာလွှာတွင် သွင်းကုန်အရောင်းကိုချန်လှပ်၍ ထုတ်လုပ်အရောင်းတစ်မျိုးတည်းကိုသာ ထည့်သွင်းဖော်ပြခဲ့ပြီး သွင်းကုန် အရောင်းနှင့်ပတ်သက်၍ ထိမ်ချန်ခဲ့ခြင်းမှာ ရောင်းရငွေကိုထိမ်ချန်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ကုမ္ပဏီမှတင်ပြသကဲ့သို့ စာရင်းရှင်းလင်းမှု မပြီးသေးပါကလည်း မိမိဆောင်ရွက် ခဲ့သော သွင်းကုန်အရောင်းကို မည်သည့်ပမာဏဖြစ်စေ၊ ကြေညာလွှာတွင် ထည့်သွင်းဖော်ပြသင့်ပါကြောင်း၊ ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) တွင် အခွန်ထမ်းအား သတ်မှတ်သည့်အချိန်အတွင်း ယင်းတို့ကို အပြည့်အစုံ ဖော်ထုတ်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့်ပုံစံဖြင့်

အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိသော်လည်း အခွန်ထမ်းတင်ပြသည့်အချက်အလက်များအရပြင်ပစာရင်းစစ်များအား စစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းကို အကြိမ်ကြိမ်တောင်းခံခဲ့ရပြီး ရရှိခဲ့သည့်အချက်အလက်များကို အခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်းကုမ္ပဏီနှင့်အပြန်အလှန် စရိတ်ကိုင်ညှိခြင်းများပြုလုပ်ပြီးမှသာ သွင်းကုန်အရောင်းထိမ်ချန်မှုကို ဖော်ထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းကိုယ်တိုင်တင်ပြထားသည့် ဝင်ငွေခွန်ကြေညာလွှာတွင် “ကြေညာလွှာပါအချက်အလက် များသည် ၎င်းသိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်းနှင့် အခြားဝင်ငွေ မရှိပါကြောင်း” ကုမ္ပဏီ သက်ဆိုင်ရာတာဝန်ရှိသူမှ ဝန်ခံလက်မှတ်ရေးထိုးထားသော်လည်း အခွန်ထမ်း၏ ထိမ်ချန်မှုနှင့်ပတ်သက်၍ LTO Audit မှ စာရင်းစစ်ဆေးသည့်အခါမှသာ သွင်းကုန်အရောင်းကိုချန်လုပ်ပြီး ထုတ်လုပ်အရောင်းတစ်မျိုးတည်းကိုသာ ကြေညာလွှာတင်သွင်းခဲ့ခြင်းကြောင့် ဝင်ငွေခွန်တွက်ချက်ရာတွင် အရှုံးပေါ်ပေါက်ကြောင်းစစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းအချက်ကိုထောက်ရှုပါက အခွန်ထမ်းအနေဖြင့် အခွန်ကိုတိမ်းရှောင်ခြင်း သို့မဟုတ် အခွန်ကိုလျော့နည်းစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ခ) အရ ထိုသူသည်ခွင့်ပြုထားသည့်ကာလအတွင်း အပြည့်အစုံဖော်ထုတ်ခဲ့လျှင်ထိုသူ၏ စုစုပေါင်းဝင်ငွေပေါ်တွင် ပေးဆောင်ရမည့်အခွန်အပြင် ထိမ်ချန်ခြင်းကြောင့်ပိုမိုကျသင့်သည့် အခွန်၏ ၅၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားသည့်အတွက် အခွန်ထမ်းက အပြည့်အစုံဖော်ထုတ်ခဲ့သည့်တိုင် ဒဏ်ငွေထိုက်သင့်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းအခွန်များဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ရပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ၏ အခွန်ဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုများနှင့်အညီ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်သို့ လိုက်ပါပြောင်းလဲရန်အတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကနဦးစီမံကိန်းစမ်းသပ် ဆောင်ရွက်မှု Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အချင်းဖြစ်စည်းကြပ်မှုကို တောင်းခံထားသည့် အခွန်တောင်းခံလွှာ LTO -3 သည် Pilot Project ဖြစ်သည့်အတွက် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီး ၎င်း၏ခွင့်ပြုချက်အရ အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ Pilot Project တွင် ယင်းသို့ LTO-3 ကို အသုံးပြု၍ ဝင်ငွေခွန်တောင်းခံခဲ့ခြင်းသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်စည်းကြပ်တောင်းခံခြင်းမရှိဟု ဆုံးဖြတ်မည်ဆိုပါက နည်းလမ်းမကျမှုသာဖြစ်ပါကြောင်း၊ တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၉ တွင် အမှုအရည်အသွေးကိုဖြစ်စေ တရားရုံး၏စီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ ထိခိုက်ခြင်းမရှိသော မှားယွင်းမှု သို့မဟုတ် နည်းလမ်းမကျမှုကို အကြောင်းပြု၍ မည်သည့်ဒီကရီကိုမျှ အယူခံမှုတွင်ပယ်ဖျက်ခြင်း သို့မဟုတ် အကြီးအကျယ်ပြောင်းလဲခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်တွင်ရှင်းလင်းဖော်ပြချက်အရ လျှောက်ထားသူသည် စည်းကြပ်မှုဆောင်ရွက်စဉ်ကာလတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် SAS စနစ်အရဝင်ငွေခွန်ကြေညာလွှာတင်သွင်းခဲ့ရာတွင် သွင်းကုန်အရောင်းရငွေပမာဏကို ထည့်သွင်းတွက်ချက်မှုမရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ မူလကြေညာလွှာတင်သွင်းပြီး တစ်နှစ်ခန့်အချိန်ကာလအတွင်း ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းရန် လုံလုံအားထုတ်ခဲ့ခြင်းမရှိဘဲ စာရင်းစစ်ဆေးရန် အကြောင်းကြားသည့်အချိန်မှသာ ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန်တင်ပြခဲ့ခြင်း၊ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ကုမ္ပဏီနှစ်ချုပ်စာရင်းကို စာရင်းစစ်ဆေးဆဲကာလအတွင်း အကြိမ်ကြိမ်တောင်းခံမှသာ ပေးအပ်ခဲ့သဖြင့် စာရင်းစစ်ဆေးရန် အကြောင်းကြားစာပေးပို့သည့်အချိန်တွင် ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခြင်းသည် စာရင်းစစ်ဆေးပါက ကုမ္ပဏီ၏ အခြေအနေမှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်၍ တင်သွင်းလိုမှုဖြစ်ခြင်း၊ ယင်းသို့တင်သွင်းလိုသည်ဆိုသော်လည်း ပြင်ပစာရင်းစစ် စစ်ဆေးထားသည့်နှစ်ချုပ်စာရင်းကို တစ်ပါတည်း ပူးတွဲတင်ပြနိုင်မည့် အခြေအနေမရှိခြင်း၊ သွင်းကုန်နှင့်စပ်လျဉ်း၍ အမှန်ကုန်ကျစရိတ်ကို နုတ်ပယ်ခွင့်ပြုရန် တင်ပြနေသော်လည်း အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်များ၏ အမှန်တန်ဖိုးအပေါ်တွင် အခွန်ပေးဆောင်ခွင့်ပြုရန် ပြင်ဆင်ကြေညာ၍ ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မိမိဌာနအနေဖြင့် အကောက်ခွန်ဦးစီး

ဌာနကသတ်မှတ်သည့် စည်းကြပ်တန်ဖိုးကို အခြေပြု၍ အခွန်စည်းကြပ်မှုပြုလုပ်ရခြင်း၊ သွင်းကုန်ရောင်းရငွေကို ထိမ်ချန်ခြင်းမဟုတ်ကြောင်း၊ လျှောက်ထားသူ အခွန်ထမ်းကုမ္ပဏီ၏ တင်ပြချက်များမှာ ခိုင်လုံပြည့်စုံမှုမရှိခြင်း၊ စာရင်းနှင့်ပတ်သက်သည့် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်မှုမရှိခြင်းသည် Myanmar Company Act ပုဒ်မ ၁၃၀ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်ခြင်း စသည့်အချက်များကြောင့် အခွန်အယူခံခံအဖွဲ့အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ ဌာနမှူး၏ပထမအယူခံအမိန့်ကို အတည်ပြုသည့် အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ပါရန် ချေပလျှောက်ထားပါသည်။

အခွန်အယူခံခံအဖွဲ့မှ ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် ကြားနာခဲ့ပြီးနောက် ၃-၁-၂၀၂၁ ရက်နေ့ ထပ်မံကြားနာရာတွင် အခွန်အယူခံခံအဖွဲ့မှ ထပ်မံသိရှိလိုသည့် အချက်များ၊ မေးမြန်းချက်များနှင့် အပြီးသတ် ချေပချက်အဖြစ် လျှောက်လဲတင်သွင်းရာတွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဖ) တွင် “စည်းကြပ်မှု” ဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကို တွက်ချက်စည်းကြပ်ခြင်းအပြင် အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ မိမိပေးဆောင်ရမည့်အခွန်ကို ပေးသွင်း၍ စည်းကြပ်မှုခံယူခြင်း၊ ယာယီစည်းကြပ်မှု ခံယူခြင်းနှင့် ဝင်ငွေနှစ်အတွက် စည်းကြပ်မှုခံယူခြင်းတို့လည်း ပါဝင်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) တွင် “ပုဒ်မ ၁၅ အရ ပေးဆောင်ရသည့်အခွန်သည် ထိုနှစ်အတွင်း မိမိရရှိမည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ယင်းအပေါ်တွင်ကျသင့်သည့်အခွန်” ဖြစ်ရမည်ဖြစ်ပါကြောင်း၊ သုံးလတစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပြီး သုံးလ ပြည့်မြောက်သည့်နေ့မှ (၁၀) ရက် အတွင်း သတ်မှတ်သည့်နည်းလမ်းအတိုင်း ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ www.ird.gov.mm လိပ်စာပါ Website စာမျက်နှာတွင် Form and Publication ခေါင်းစဉ်အောက်ရှိ Form for SAS Tax Office ခေါင်းစဉ်ငယ်၌ အခွန်ထမ်းမှတ်ပုံတင်ပုံစံ၊ ဝင်ငွေကြေညာလွှာ၊ ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ၊ အထူးကုန်စည်ခွန်ကြေညာလွှာနှင့် အခြေပစ္စည်းမှမြတ်စွန်းငွေ ကြေညာလွှာစသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးဖြင့် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်အခွန်ရုံး သတင်းအချက်အလက် တောင်းခံလွှာ၊ လက်ကမ်းစာစောင်၊ ရုပ်သံအစီအစဉ်ကြေညာချက်များနှင့် နှစ်ပတ်လည်အစီရင်ခံစာတို့ကို အသေးစိတ်သိရှိလေ့လာကြည့်ရှုပြီး လိုအပ်သည့် Form ပုံစံများကို Form and Publication Link တွင် Download ပြုလုပ်၍ ပွင့်လင်းမြင်သာစွာ ရယူနိုင်ပါကြောင်း၊ SAS စနစ်၌ အခွန်ထမ်းများသည် ဝင်ငွေနှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော စုစုပေါင်း ဝင်ငွေရှိပါက သက်ဆိုင်ရာ ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ကြေညာလွှာပေးပို့ရပါကြောင်း၊ SAS စနစ်ဖြစ်သည့်အတွက် အခွန်ထမ်းကိုယ်တိုင် မိမိကျသင့်သည့်အခွန်ကို တွက်ချက်၍ ကြေညာလွှာပေးပို့ရပါကြောင်း၊ SAS ရုံးများက ပဏာမအားဖြင့် ၎င်းတို့တင်ပြသည့်အတိုင်း လက်ခံထားရှိပါကြောင်း၊ အခွန်စာရင်းစစ်ဆေးခြင်း ဆောင်ရွက်ပြီးမှသာ အခွန်ထမ်း၏တင်ပြချက်များကို ဥပဒေနှင့် ညီ မညီသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ SAS စနစ်စတင်ပြောင်းလဲကျင့်သုံးရာတွင် သက်ဆိုင်ရာ အခွန်ထမ်းကုမ္ပဏီများကို ၎င်းတို့ကိုယ်တိုင် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အလုပ်ရုံ ဆွေးနွေးပွဲများ အခွန်ပညာပေးဆောင်ရွက်ချက် များတို့ကို လုပ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာ ဘဏ္ဍာနှစ်/ ဝင်ငွေနှစ်အလိုက် အခွန်ထမ်းများလိုက်နာဆောင်ရွက် ရမည်တို့ကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ခေါ်ယူရှင်းလင်းပညာပေးခြင်းနှင့်အလားတူ SAS စနစ် လုပ်ငန်းဆောင်ရွက်ချက်များကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်လည်း ကျင်းပဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) အရ ပြင်ဆင် ထားသည့် ကြေညာလွှာထပ်မံပေးပို့နိုင်ခြင်းသည် အခွန်စည်းကြပ်ခြင်းမပြုမီဖြစ်ပါကြောင်း၊ SAS စနစ်တွင် အခွန်ထမ်း၏ မူလတင်သွင်းသည့်ကြေညာလွှာနှင့် စာရင်းအထောက်အထားများကို အခြေပြုလျက် တင်ပြချက်များ မှန် မမှန်ကို အခွန်ရုံးက စာရင်းစစ်ဆေးမှု ဆောင်ရွက်ရမည်သာဖြစ်ပါကြောင်း၊ ယင်းသို့ စာရင်းစစ်ဆေးခြင်းသည်ပင်လျှင် SAS စနစ်ဖြင့် အခွန်စည်းကြပ်မှု ဆောင်ရွက်ရာတွင် SAS အခွန်ထမ်းများ မှန်မှန်ကန်ကန် အခွန်ထမ်းဆောင်စေရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးအနေဖြင့် ဆောင်ရွက်ရသည့်

အဓိကလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ စာရင်းစစ်ဆေးမှု ဆောင်ရွက်ခြင်းမပြုပါက လူ့သဘာဝအရ စာရင်းမှန်ကို တင်ပြမှုမပြုခြင်းများဖြစ်ပေါ်နိုင်ပါကြောင်း၊ ယင်းသို့ အခွန်စာရင်းစစ်ဆေးခြင်းသည် စည်းကြပ်မှု၏ အစိတ်အပိုင်းဖြစ်ခြင်းကြောင့် အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာပေးပို့ခြင်းသည် စည်းကြပ်မှုကို အစပြုခြင်းပင်ဖြစ်ပါကြောင်း၊ SAS စနစ်အရ အခွန်စာရင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေအရ အခွန်ထမ်းအားလုံးကို တစ်ပြိုင်နက်တည်းစစ်ဆေးခြင်းမပြုနိုင်သဖြင့် SAS စနစ်အရ ကြေညာလွှာနှင့်အတူတင်သွင်းသော စာရင်းအထောက်အထားများကို စိစစ်ရာတွင် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနိုင်ခြေမြင့်မားသည်ဟုသုံးသပ်ရရှိသော အခွန်ထမ်းများကိုဦးစားပေး၍ အခွန်စာရင်းစစ်ဆေးပေးရန် ဆုံးဖြတ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာ ပေးပို့ပြီးပါက ပြင်ဆင်ထားသည့် ကြေညာလွှာကို တင်သွင်းခွင့်မရှိကြောင်း SAS စနစ်ဖြင့် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်းများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း၊ “အခွန်စည်းကြပ်ခြင်းမပြုမီ” ဟူသော ပြဋ္ဌာန်းချက်သည် “အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာ ပေးပို့ခြင်းမပြုမီ” ကိုဆိုလိုခြင်းဖြစ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာ ပေးပို့ခြင်းသည် အခွန်တွက်ချက်ရန်အတွက် စာရင်းစစ်ဆေးမှုကိုအစပြုရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အခွန်စည်းကြပ်မှု အစိတ်အပိုင်းတစ်ရပ်ကိုစတင်ခြင်း ဖြစ်ပါကြောင်း၊ အခွန်ထမ်းသည် ၎င်းတို့တင်သွင်းသည့် ကြေညာလွှာကို ပြင်ဆင်မည်ဆိုပါက စာရင်းစစ်ဆေးခြင်းမပြုမီ အချိန်မီ (၁) နှစ်ခန့် လုံလောက်သော အချိန်ကာလရရှိသော်လည်း ယင်းကာလအတွင်း တင်သွင်းခဲ့မှုမရှိခဲ့ခြင်းမှာ အခွန်ထမ်း၏ ပေါ့လျော့မှုသော်လည်းကောင်း၊ မရိုးသားမှုသော်လည်းကောင်း ဖြစ်ပြီး အကြောင်းကြားစာချုပ်ခွဲပြီးပါက ကြေညာလွှာ ပြင်ဆင်ခွင့်မရှိကြောင်း အခွန်ထမ်းများအား အသိပေးပြီးဖြစ်သဖြင့် အခွန်စာရင်းစစ်ဆေးအချိန်၌ ပေးပို့တင်ပြလာသော ပြင်ဆင်သည့် ဝင်ငွေခွန် ကြေညာလွှာကို လက်မခံခဲ့ရခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) တွင် “ထိုသူသည်ခွင့်ပြု ထားသည့်ကာလအတွင်း အပြည့်အစုံဖော်ထုတ်ခဲ့လျှင် ထိုသူ၏ စုစုပေါင်းဝင်ငွေပေါ်တွင် ပေးဆောင်ရမည့် အခွန်အပြင် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏ ငါးဆယ် ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်” ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) အရ အခွန်ထမ်းအား သတ်မှတ်သည့်အချိန်အတွင်း ယင်းတို့ကိုအပြည့်အစုံဖော်ထုတ် ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ အခွန်ထမ်း တင်ပြသည့်အချက်အလက်များအရ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းပါ အချက်အလက်များကို အခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်း ကုမ္ပဏီနှင့် အပြန်အလှန် စာရင်းကိုက်ညီခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၂ (က) တွင် “မှတ်တမ်းမှပေါ်လွင် ထင်ရှားသည့် မှားယွင်းချက်တစ်ခုခုကို ယင်အမိန့်ချမှတ်သည့်ရက်မှ သုံးနှစ်အတွင်း ပြင်နိုင်သည်” ဟု ပြဋ္ဌာန်းထားသဖြင့် မှတ်တမ်းမှပေါ်လွင်ထင်ရှားသောမှားယွင်းချက်ဆိုရာတွင် အချက်အလက်ဆိုင်ရာ မှားယွင်းမှုသာမက ဥပဒေပိုင်းဆိုင်ရာမှားယွင်းချက်လည်းဖြစ်နိုင်ပါကြောင်း၊ အမိန့် တစ်ခုခုတွင်ပါရှိသော အချက်မှာ သိသာထင်ရှားလျက်ရှိသော၊ မှားယွင်းကြောင်းအလိုအလျောက်သက်သေပြပြီးဖြစ်သော မှားယွင်းချက်သည် မှတ်တမ်းတွင်ပေါ်လွင်ထင်ရှားသော မှားယွင်းချက်ဖြစ်ပါကြောင်း၊ ထင်မြင်ယူဆချက် တစ်ရပ်ထက်မက ပေါ်ထွက်နိုင်ဖွယ်ရှိသည့် အချက်အလက်များအပေါ် ပြီးပြည့်စုံစွာ ဆန်းစစ်ပြီးမှသာ ဖော်ထုတ်သက်သေပြနိုင်သည့် မှားယွင်းချက်မျိုးကိုမှတ်တမ်းတွင် ပေါ်လွင်ထင်ရှားသောမှားယွင်းချက် မဟုတ်ပါကြောင်း ရှင်းလင်းချေပ ဖြည့်စွက်လျှောက်ထားပါသည်။

ခုံအဖွဲ့သည် ဝင်ငွေခွန်အယူခံလျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ လျှောက်လဲတင်ပြချက် များကို ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် တစ်ကြိမ် ၃-၆-၂၀၂၁ ရက်နေ့တွင် တစ်ကြိမ် ကြားနာခဲ့ပါသည်။ အမှုတွဲပါစာတမ်းအမှတ်အသားများ၊ သက်သေခံချက်များကို အသေးစိတ်လေ့လာခဲ့ပါသည်။ လျှောက်လဲ တင်ပြချက်များနှင့် အမှုတွဲပါ အထောက်အထားများကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးပြီး အပြန်ပြန်အလှန်လှန်သုံးသပ်ခဲ့ပါသည်။

ခုံအဖွဲ့သည် နှစ်ဖက်လျှောက်လဲချက်များ၊ အယူခံတင်သွင်းသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် (ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေနှစ်) တွင် အကျိုးသက်ရောက်ဆဲဖြစ်သည့် ဝင်ငွေခွန်ဥပဒေပြဋ္ဌာန်းချက်နှင့် တင်ပြ သက်သေခံချက်စာရွက်စာတမ်း အထောက်အထားများအရ Capital Consumer Limited က ပြင်ဆင် တင်သွင်းသည့် ဝင်ငွေကြေညာလွှာကို တင်သွင်းခွင့်မပြုဘဲ လုပ်ငန်းမှထပ်မံပေါ်ထွက်လာသည့် ဝင်ငွေနှင့် စပ်လျဉ်း၍ “ဝင်ငွေကိုထိမ်ချန်ခြင်းဖြစ်သည့်အတွက် အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ ဒဏ်တပ်ရိုက်ခွဲခြင်းမှာ ဥပဒေနှင့်အညီဆောင်ရွက်ခွဲခြင်းဖြစ်သည်”ဟုဝင်ငွေခွန်ဥပဒေပုဒ်မ၄၇၊ပုဒ်မခွဲ(ခ)အရဒဏ်တပ်ရိုက်ခွဲခြင်းအပေါ် ပထမအယူခံအမိန့်တွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ဌာနမှူးကအတည်ပြုခဲ့ခြင်း၊ ကျသင့်ဝင်ငွေခွန် တွက်ချက်ခြင်းနှင့် စပ်လျဉ်း၍ ပထမအယူခံအမိန့်တွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ဌာနမှူးက အတည်ပြုဆုံးဖြတ်ခဲ့ခြင်းသည် ဝင်ငွေခွန်ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ သုံးသပ်ဆုံးဖြတ်ရန် ဖြစ်ပါသည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ (ဂ) တွင် “မည်သူမဆို ဝင်ငွေကြေညာလွှာပေးပို့ပြီးနောက် အခွန် စည်းကြပ်ခြင်းမပြုမီ ယင်းကြေညာလွှာ၌ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်ထားသည့် ဝင်ငွေ ကြေညာလွှာကို ထပ်မံပေးပို့နိုင်သည်” ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်အရ ပြင်ဆင်ထားသည့် ဝင်ငွေကြေညာလွှာကို အခွန်စည်းကြပ်ခြင်းမပြုမီ အထိသာ တင်သွင်းခွင့်ရှိမည်ဖြစ်ပါသည်။ ဝင်ငွေခွန် စည်းကြပ်ခြင်းကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါ ပုဒ်မတွင် ပြဋ္ဌာန်းချက်အရ စည်းကြပ်ခြင်းဆောင်ရွက်ရာ၌ ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူအား မည်သည့် အချိန်တွင်မဆို သက်သေခံအထောက်အထားများ၊ စာရင်းများနှင့် ထိုစာရင်းများတွင် မပါဝင်သော ပစ္စည်း စာရင်းပုံစံကိုပြသရန် အကြောင်းကြားခြင်း၊ ခေါ်ယူစစ်ဆေးခြင်း၊ စည်းကြပ်ခြင်း ပြုလုပ်နိုင်ပါသည်။ သို့ဖြစ်ရာ အထောက်အထားများပြသရန် အကြောင်းကြားခြင်း၊ စစ်ဆေးရန်ခေါ်ယူခြင်းတို့သည် အခွန်စည်းကြပ်ခြင်း အဆင့်ဆင့်ပင်ဖြစ်ပါသဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) အရ ပြင်ဆင်သည့်ဝင်ငွေကြေညာလွှာကို ပုဒ်မ ၁၉ အရ စည်းကြပ်ခြင်းအဆင့်ဆင့် ဆောင်ရွက်ခြင်းမပြုမီ တင်သွင်းရန် လိုအပ်ပါသည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဖ) တွင် စည်းကြပ်မှုဟူသောစကားရပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာ၌ “အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ မိမိပေးဆောင်ရမည့် အခွန်ကိုပေးသွင်း၍ စည်းကြပ်မှုခံယူခြင်း” လည်း ပါဝင်ကြောင်း ပြဋ္ဌာန်းထားရာ “စည်းကြပ်မှုခံယူခြင်း”၏ နောက်တွင် စည်းကြပ်ခြင်းကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၉ အရ ဆောင်ရွက်ပြီးမှသာ စည်းကြပ်မှုပြီးမြောက်မည်ဖြစ်ပါသည်။ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားခြင်းမတိုင်မီ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြင်ဆင်သည့်ကြေညာလွှာ တင်သွင်းနိုင်ကြောင်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးက ဆိုင်ရာအခွန်ထမ်းများကို အသိပေးရှင်းလင်းပြီးဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး စာရင်းစစ်အဖွဲ့က ကုမ္ပဏီသို့ အခွန်စာရင်းစစ်ဆေးမည့် ကနဦး အကြောင်းကြားစာပေးပို့သည့်ရက်မှာ ၈-၄-၂၀၁၆ ရက်နေ့ဖြစ်ခြင်း၊ ကုမ္ပဏီက ၄-၅-၂၀၁၆ ရက်နေ့ ပြန်ကြားစာတွင်မှ ပြင်ဆင်သည့်ကြေညာလွှာ တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်းသည် ဝင်ငွေခွန်ဥပဒေ ပုဒ်မ၁၇၊ပုဒ်မခွဲ(ဂ)နှင့်အညီအခွန်စည်းကြပ်ခြင်းမပြုမီပြင်ဆင်ထားသည့်ကြေညာလွှာတင်သွင်းခြင်းမမြောက် တော့ပါသဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကလက်မခံခြင်းကို ပထမအယူခံအမိန့်တွင် အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံး ဌာနမှူးက အတည်ပြုထားခြင်းမှာ ဝင်ငွေခွန်ဥပဒေနှင့် မညီညွတ်ဟု မဆိုနိုင်ပေ။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) တွင် “ချမှတ်သောအမိန့်တွင် မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်တစ်ခုခုကို ယင်းအမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်းပြင်နိုင်သည်” ဟု ပြဋ္ဌာန်းထားရာ အဆိုပါပြဋ္ဌာန်းချက်သည် စည်းကြပ်မှုအမိန့်ချမှတ်ပြီးသည့် အမိန့်တွင် ပေါ်လွင်ထင်ရှားသည့်မှားယွင်းချက် ကိုသာ ဆိုလိုခြင်းဖြစ်သဖြင့် ယခုဖြစ်စဉ်တွင် အဆိုပါပြဋ္ဌာန်းချက်ကို ကိုးကား၍ လုပ်ဆောင်ခွင့်မရှိသည်မှာ ထင်ရှားပါသည်။

ပြင်ဆင်ထားသည့် ဝင်ငွေကြေညာလွှာတင်သွင်းရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာနက ပေးပို့သော “အခွန်ထမ်းကုမ္ပဏီများအတွက် အခွန်ဆိုင်ရာကိစ္စရပ်များအား အသိပေးအကြောင်းကြားခြင်းစာ” အပိုဒ် (၄) တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် (SAS) ကို စတင်ကျင့်သုံးသည့်ပထမဆုံးနှစ် ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ထားသော ကြေညာလွှာများကို သတ်မှတ်ရက်မတိုင်မီ တင်ပြလာပါက ကုမ္ပဏီအပေါ် ဒဏ်ရိုက်ခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း” ဟု ဖော်ပြထားသည့်စာသည် ဥပဒေပြဋ္ဌာန်းချက်ကို အခွန်ထမ်းကုမ္ပဏီများ အလေးဂရုပြုကြစေရန် ထပ်မံနှိုးဆော်ခြင်းသာဖြစ်ကြောင်း တွေ့ရှိရပြီး နိုးဆော်ချက်ကို စာရင်းစစ်ဆေးမည့်အကြောင်း အကြောင်းကြားပြီး ကုမ္ပဏီများ၊ စစ်ဆေးဆဲကုမ္ပဏီများသို့ ပေးပို့ခြင်း မပြုထားခြင်းကြောင့် ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေးမရရှိခြင်းများ ပေါ်ပေါက်ခြင်းမရှိကြောင်း သုံးသပ်ရရှိပါသည်။

အယူခံ လျှောက်ထားသူ Capital Consumer Limited ၏ ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများမှ ဝင်ငွေနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ ကြေညာလွှာတွင် တင်ပြထားသည့် ပမာဏသည် ရောင်းရငွေ ကျပ် ၇၄၄,၁၁၅,၀၀၀/- ဖြစ်သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးချက်များအရ ကုမ္ပဏီ၏ ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ်အတွက် ရောင်းရငွေ အဖြစ် ထုတ်လုပ်ရောင်းချငွေ ကျပ် ၃,၃၅၀,၁၁၆,၁၂၄/- သွင်းကုန်ရောင်းရငွေ ကျပ် ၂၇၉,၆၆၆,၇၉၇/-၊ စုစုပေါင်းရောင်းရငွေ ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- ဟု စာရင်းကိုင်ညှိရန်လျာထားမှုအား ၂-၁၀-၂၀၁၇ ရက်နေ့တွင် စာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ လက်မှတ်ရေးထိုးလျက် ကုမ္ပဏီသို့ အသိပေး ပေးပို့ထားကြောင်း တွေ့ရှိရပါသည်။ မူလစာရင်းအရ ထုတ်လုပ်ရောင်းရငွေမှာ ကျပ် ၇၄၄,၁၁၅,၀၀၀/- ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်အရ ထုတ်လုပ်ရောင်းရငွေမှာ ကျပ် ၃,၃၅၀,၁၁၆,၁၂၄/- ဖြစ်ရာ ကျပ် ၂,၆၀၆,၀၀၁,၁၂၄ ကွာခြားနေကြောင်း တွေ့ရှိရသည့်အပြင် သွင်းကုန်ရောင်းရငွေ ကျပ် ၂၇၉,၆၆၆,၇၉၇/- မှာလည်း မူလတင်ပြစာရင်းတွင် ပါရှိခြင်း မရှိကြောင်းတွေ့ရှိရသည်။

ရောင်းရကုန်တန်ဖိုးတွင် အစိတ်အပိုင်းအဖြစ်ပါဝင်သည့် စာရင်းဖွင့်ကုန်လက်ကျန်နှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဝင်ငွေနှစ် စာရင်းပိတ်လက်ကျန်အတိုင်း ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ် စာရင်းဖွင့်လက်ကျန်အဖြစ် သတ်မှတ်ထားခြင်း၊ စာရင်းပိတ်လက်ကျန်နှင့် စပ်လျဉ်း၍ ကုမ္ပဏီကဖော်ပြထားသည့်အတိုင်း လက်ခံထားခြင်းသည် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးက ကျင့်သုံးသည့် Going Concern Mothod နှင့်အညီ ကျင့်သုံးထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ လျှောက်ထားသူဖက်မှ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ စာရင်းစစ်ဆေးရေးအဖွဲ့၏ စာရင်းကိုင်ညှိရန် လျာထားမှုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖော်ပြချက်တွင် ယခင်စည်းကြပ်မှုခံယူခဲ့စဉ် တင်သွင်းခဲ့သောသွင်းကုန်များကို အကုန်အရောင်းပြုပြီး စာရင်းရေးဆွဲရန် လွယ်ကူစေရန် ကုန်လက်ကျန်ထားရှိခြင်း မရှိခဲ့၍ ယခု ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ်အတွက် စာရင်းရေးဆွဲသည့်အခါ မြေပြင်စာရင်းနှင့်ကိုက်ညီသော စာရင်းဖွင့်ကုန်လက်ကျန်ကို ပြင်ဆင်ရေးဆွဲခဲ့ရပါသည်ဟု ပြင်ဆင်ရေးဆွဲထားကြောင်း ဝန်ခံထားကြောင်း တွေ့ရှိရပါသည်။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးက စာရင်းစစ်ဆေးသောနှစ်မှာ ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ်ဖြစ်ခြင်းကြောင့် ၂၀၁၃-၂၀၁၄ ဝင်ငွေနှစ် စာရင်းပိတ်လက်ကျန်ကိုသာ ယခင်နှစ်စာရင်းပိတ်ကုန်လက်ကျန်သည် လက်ရှိနှစ်၏ စာရင်းဖွင့်ကုန်လက်ကျန်ပမာဏများနှင့် ကိုက်ညီရမည်ဆိုသည့်မှုနှင့်အညီ တွက်ချက်မှုသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း တွေ့ရှိရပါသည်။

ရောင်းရကုန်တန်ဖိုးနှင့်စပ်လျဉ်း၍ မူလကြေညာလွှာအရ ၆၀၃,၉၃၉,၆၂၅ ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းအရ ၂,၅၇၁,၅၀၂,၂၅၂ ဖြစ်သဖြင့် အသေးစိတ်စာရင်းများ စစ်ဆေးမှုပြုခြင်း၊ စာရင်းအရ တွေ့ရှိရသည့်ကွာခြားချက်၊ ကွာခြားချက်မှ လက်ခံစာရင်းကိုင်ညှိမည့်တန်ဖိုး အစရှိသည်များကို ကုမ္ပဏီသို့ အသိပေးခြင်း၊ ကုမ္ပဏီမှ ရှင်းလင်းဖြေကြားခြင်း အစရှိသည်များကို တွေ့ရှိရပါသည်။ အဓိက ကွာခြားချက်မှာ

ကုန်စည်တင်သွင်းသည့်အချိန် ကြေညာသော တန်ဖိုးနှင့်အမှန်ပေးချေရသော ဈေးနှုန်းတို့ကွာခြားချက်ကြောင့် ကွာခြားခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ရှင်းလင်းတင်ပြချက်အရ တွေ့ရှိရပါသည်။ လျှောက်ထားသူအနေဖြင့် အယူခံအကြောင်းပြချက်တစ်ရပ်အဖြစ် လျှောက်လဲရာ၌ “သွင်းကုန်မူဝါဒအရ ကန့်သတ်ကုန်များ တင်သွင်းလျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဈေးနှုန်းကိုသာ ဖော်ပြရသည့်အတွက် ဈေးနှုန်းကြီးမြင့်လျှင် တင်သွင်းခွင့်မပြုသောကြောင့် သွင်းကုန်လိုင်စင်တွင် ဈေးနှုန်းများ လျှော့ချတင်သွင်းခဲ့ရသဖြင့် Import Declaration ပါ ဈေးနှုန်းနှင့် အမှန်ပေးချေရမည့် ဈေးနှုန်းတို့မှာ ကွာဟမှုရှိခဲ့ရပါသည်” ဟု လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၇-၈-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ကသရ (ဦး) မူဝါဒ (၁)/ ၂၀၁၈-၂၀၁၉ (၃၆၄၂) ဖြင့် ကုန်သွယ်ရေးဦးစီးဌာနက Capital Consumer Limited ၏ ရှင်းလင်းဖော်ပြထားခြင်းသည် ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသည်များကို ဖော်ပြထားကြောင်းတွေ့ရှိရ၍ နောက်နောင် အလားတူကိစ္စမျိုး ဆောင်ရွက်ခြင်းမပြုရန် ကုန်သွယ်ရေးဦးစီးဌာနက ၈-၈-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ကသရ (ဦး) မူဝါဒ (၁)/၂၀၁၈-၂၀၁၉ (၃၆၅၅) ဖြင့် Capital Consumer Limited သို့ သတိပေး အကြောင်းကြားစာ ထုတ်ဆင့်ထားပါကြောင်း ပြန်ကြားထားခြင်း၊ အကောက်ခွန်ဦးစီးဌာနက ၆-၉-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၈-ရာ/၂၀၁၉ (၉၃၈) ဖြင့် အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အရ ကုန်ပစ္စည်းပိုင်ရှင်သည် သွင်းကုန်စာရင်း (Import Declaration) တွင် ကုန်ပစ္စည်း၏အမှန်တန်ဖိုးကို ဖော်ပြပေးရန် တာဝန်ရှိကြောင်း ပြန်ကြားထားခြင်းတို့ကြောင့် လျှောက်ထားသူသည်ပြည်ပမှ ဝယ်ယူတင်သွင်းသည့် ဆပ်ပြာလုပ်ငန်း၏ အဓိကကုန်ကြမ်းများဖြစ်သော ဓာတုဗေဒကုန်ကြမ်းပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် သွင်းကုန် လိုင်စင်ရယူစဉ်၊ အကောက်ခွန်ဦးစီး ဌာနတွင် သွင်းကုန်စာရင်း (Import Declaration) တင်သွင်းစဉ်ကပင် အမှန်တန်ဖိုးဟု တင်ပြခဲ့ခြင်း မရှိခြင်းသည် လျှောက်ထားသူ၏ပျက်ကွက်မှုသာဖြစ်ကြောင်းနှင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးက ဝင်ငွေတွက်ချက်ရာတွင် သွင်းကုန်အဝယ်နှင့် စရိတ်တန်ဖိုးအတွက် အကောက်ခွန်စည်းကြပ်တန်ဖိုးကို အခြေပြု၍ ဝင်ငွေတွက်ချက်ခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း တွေ့ရှိရပါသည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) တွင် “ တစ်ဦးတစ်ယောက်သောသူသည် မိမိ၏ဝင်ငွေ ထိမ်ချန်ကြောင်း သို့မဟုတ် ယင်းဝင်ငွေနှင့်စပ်လျဉ်းသည့် အချက်အလက်များထိမ်ချန်ကြောင်း၊ မြို့နယ် အခွန်ဦးစီးဌာနမှူးက အမှုကိစ္စဆောင်ရွက်စဉ်တွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်း ယင်းတို့ကို အပြည့်အစုံထုတ်ဖော်ခွင့်ပေးရမည်” ဟူ၍ ပြဋ္ဌာန်းထားပြီး ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) တွင် “ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း အပြည့်အစုံထုတ်ဖော်ခဲ့လျှင် ထိုသူ၏စုစုပေါင်းဝင်ငွေအပေါ်တွင် ပေးဆောင်ရမည့်အခွန်အပြင်ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏ ၅၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ငွေကိုပါပေးဆောင်ရမည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၇၊ ပုဒ်မခွဲ (ဂ) တွင် “ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန် ပျက်ကွက်လျှင် သို့မဟုတ် ထိမ်ချန်ခဲ့သည့်ဝင်ငွေထက် လျော့နည်းထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါအတိုင်း အခွန်နှင့်ဒဏ်ငွေနှစ်ရပ်လုံး ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရာ ထုတ်ဖော်ခွင့်ပြု၍ဖြစ်စေ၊ အခွန်ထမ်း၏ သဘောအလျောက် ထုတ်ဖော် သည်ဖြစ်စေ ခွင့်ပြုသည့်ကာလအတွင်း ထုတ်ဖော်ခဲ့ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) ပါအတိုင်း ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထိုသို့ထုတ်ဖော်ခြင်းမပြုပါက ပုဒ်မ ၄၇၊ ပုဒ်မခွဲ (ဂ) အရ ဒဏ်ငွေ ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်ဖြစ်ပါသည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) အရ အခွန်စည်းကြပ်ခြင်းမပြုမီ ပြင်ဆင်သည့်ကြေညာလွှာ တင်သွင်းနိုင်သဖြင့် အဆိုပါသတ်မှတ်ကာလအတွင်း ပြင်ဆင်သည့်ကြေညာလွှာတင်သွင်းပါက ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ဒဏ်ငွေများလည်း တပ်ရိုက်နိုင်မည်မဟုတ်ပါ။ ယခုဖြစ်စဉ်တွင် အခွန်စည်းကြပ်ခြင်း

အဆင့်ဆင့်ဖြစ်သည့် စာရင်းစစ်ဆေးရန် အကြောင်းကြားခြင်းမတိုင်မီ ပြင်ဆင်သည့်ကြေညာလွှာကို မတင်သွင်းနိုင်ခဲ့ခြင်း၊ ထုတ်လုပ်မှုရောင်းရငွေပမာဏ ကြီးမားစွာကွာခြားနေခြင်း၊ သွင်းကုန်ရောင်းရငွေနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးချိန်တွင်မှ ပေါ်ပေါက်လာခြင်း၊ အခွန်ထမ်းကိုယ်တိုင်တင်ပြထားသည့် ဝင်ငွေခွန် ကြေညာလွှာ၏ အခွန်ထမ်း (သို့) ကိုယ်စားလှယ်၏ ဝန်ခံချက်အပိုင်းတွင် “ကြေညာလွှာပါ အချက်အလက် များသည် ၎င်းသိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်းနှင့် အခြားဝင်ငွေများမရှိပါကြောင်း” ကုမ္ပဏီ၏ သက်ဆိုင်ရာတာဝန်ရှိသူမှ ဝန်ခံလက်မှတ်ရေးထိုးထားပြီး ဖြစ်ခြင်းတို့ကြောင့်ပေါ်ပေါက်သည့် ဝင်ငွေကို ထိမ်ချန်ခြင်းကြောင့် ပေါ်ပေါက်သည့်ဝင်ငွေအဖြစ် သတ်မှတ်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) အရ အခွန်ထမ်းအား သတ်မှတ်သည့်အချိန်အတွင်း ယင်းတို့ကိုအပြည့်အစုံ ထုတ်ဖော်ခွင့် ပေးရမည်ဟု ပြဋ္ဌာန်းထားရာ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့်ပုံစံဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းမရှိသော်လည်း အခွန်ထမ်းတင်ပြသော ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ဘဏ္ဍာရေး ရှင်းတမ်းပါအချက်အလက်များကို အခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်းကုမ္ပဏီနှင့် အပြန်အလှန်စာရင်းကိုက်ညီခြင်းများသည် အခွန်ထမ်းအပေါ်ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (က) အရ ထုတ်ဖော်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။ လျှောက်ထားသူကုမ္ပဏီက ဝင်ငွေနှင့်စပ်လျဉ်း၍ အပြည့်အဝထုတ်ဖော်ခဲ့ခြင်းကြောင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) အရ ဒဏ်ငွေတပ်ရိုက်ခဲ့ခြင်းအပေါ် ပထမအယူခံအမိန့်တွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ဌာနမှူးက အတည်ပြုခဲ့ခြင်းသည် ဝင်ငွေခွန် ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မဟုတ်ဟုမဆိုနိုင်ပါ။

အထက်ပါ သုံးသပ်ရရှိချက်များအရ လျှောက်ထားသူသည် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် (SAS) စနစ်အရ ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းခဲ့ရာတွင် သွင်းကုန်ရောင်းရငွေပမာဏကို ထည့်သွင်း တွက်ချက်မှု မရှိခဲ့ခြင်း၊ မူလကြေညာလွှာတင်သွင်းပြီး တစ်နှစ်ခန့်အချိန်ကာလအတွင်း ပြင်ဆင်သည့် ကြေညာလွှာကို တင်သွင်းခြင်းမပြုခဲ့ဘဲ စာရင်းစစ်ဆေးရန် အကြောင်းကြားသည့်အချိန်မှသာ ပြင်ဆင်သည့် ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်း၊ သွင်းကုန်နှင့်စပ်လျဉ်း၍ အမှန်ကုန်ကျစရိတ်ကို နုတ်ပယ်ခွင့်ပြုရန် တင်ပြနေသော်လည်း အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်များ၏ အမှန်တန်ဖိုးအပေါ်တွင် အခွန်ပေးဆောင်ခွင့်ပြုရန် ပြင်ဆင်ကြေညာ၍ ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ စာရင်းနှင့်ပတ်သက်သည့် အထောက် အထားများ ပြည့်စုံစွာတင်ပြနိုင်မှုမရှိခြင်းသည် စာရင်းမှတ်တမ်းများ ထားရှိခြင်းနှင့်စပ်လျဉ်း၍ Myanmar Company Act ပုဒ်မ ၁၃၀ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်မှုပင်ဖြစ်ခြင်း စသည့် အချက်များကြောင့် “၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ၂၈-၁၁-၂၀၁၇ ရက်စွဲပါ Notification of Audit Result (LTO-3) အရ အခွန်နှင့်ဒဏ်ငွေသတ်မှတ်ချက်သည် အတည်ဖြစ်ကြောင်း” အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ ဌာနမှူးက ချမှတ်ခဲ့သော ပထမအယူခံအမိန့်သည် ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟု မဆိုနိုင်ပေ။ သို့ဖြစ်ပါ၍ ခုံအဖွဲ့မှ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်-

အမိန့်

ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ဌာနမှူး၏ ပထမအယူခံအမိန့်ကို အတည်ပြုလျက် အယူခံလွှာကို ပလပ်လိုက်သည်။

(ကျော်ကျော်)	(မြင့်ဦး)	(ဝင်းနိုင်)
အဖွဲ့ဝင်	ဥက္ကဋ္ဌ	အဖွဲ့ဝင်
အခွန်အယူခံခုံအဖွဲ့		

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၃-က၊ ပုဒ်မ ၁၇ တို့အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁ ဖြင့် ဖွဲ့စည်းပေးခဲ့သော ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ

- | | |
|--|----------|
| (၁) ဝန်ကြီးချုပ်
ပြည်နယ်အစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး (၁) ဦး | အဖွဲ့ဝင် |
| (၃) ဦးစီးအရာရှိ (ပထမတန်း) စစ်ထောက် (လုပ်ငန်း)
တိုင်းစစ်ဌာနချုပ် | အဖွဲ့ဝင် |
| (၄) ပြည်နယ်အုပ်ချုပ်ရေးမှူး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) ပြည်နယ်ဦးစီးဌာနမှူး
စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၆) ပြည်နယ်မန်နေဂျာ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် | အဖွဲ့ဝင် |
| (၇) ပြည်နယ်ဦးစီးဌာနမှူး
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၈) ပြည်နယ်ဦးစီးဌာနမှူး
ငါးလုပ်ငန်းဦးစီးဌာန | အဖွဲ့ဝင် |
| (၉) ပြည်နယ်ဦးစီးဌာနမှူး
သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
| (၁၀) ပြည်နယ်ဦးစီးဌာနမှူး
ပြည်တွင်းအခွန်များဦးစီးဌာန | အဖွဲ့ဝင် |
| (၁၁) ပြည်နယ်ဦးစီးဌာနမှူး
စီမံကိန်းရေးဆွဲရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၁၂) ပြည်နယ်ရုံးခွဲတာဝန်ခံ
သတ္တုတွင်းဦးစီးဌာန | အဖွဲ့ဝင် |

- (၁၃) ပြည်နယ်ဦးစီးဌာနမှူး အဖွဲ့ဝင်
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
- (၁၄) ဦးစုန်းတိန် အဖွဲ့ဝင်
ဒေသခံတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်
- (၁၅) ဦးလခရိဇော်ဘောက် အဖွဲ့ဝင်
ဒေသခံတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်
- (၁၆) ဦးအုန်းခင် အဖွဲ့ဝင်
တောင်သူလယ်သမားကိုယ်စားလှယ်
- (၁၇) ဦးလုတ်ဗဟာဦး အဖွဲ့ဝင်
တောင်သူလယ်သမားကိုယ်စားလှယ်
- (၁၈) ဦးသိန်းထွန်း အဖွဲ့ဝင်
အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်
- (၁၉) ဦးအောင်နေထွန်း အဖွဲ့ဝင်
သင့်လျော်သည့် ပညာရှင်
- (၂၀) ပြည်နယ်ဦးစီးဌာနမှူး အတွင်းရေးမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

၂။ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဧက ၃၀၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက်လည်းကောင်း၊ ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးလုပ်ငန်းအတွက်လည်းကောင်း တည်ဆဲဥပဒေများ နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက် နိုင်သည်။
- (ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသော ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်း၊ သဘောထားမှတ်ချက်ပြုခြင်း၊ လုပ်ငန်းစာတွဲများကို ဦးစီးဌာနများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပေးပို့ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တင်ပြတောင်းခံခြင်း၊
- (ဃ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ အထက် လျှောက်ထားသည့် ကိစ္စရပ်နှင့် မွေးမြူရေး လုပ်ငန်းတွင် ဧက ၅၀ အထက် လျှောက်ထားသည့် ကိစ္စရပ်များအတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်း၊
- (င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီက တာဝန် ပေးအပ်လာပါက ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း၊
- (စ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြားအခြေအနေကြောင့်သော်လည်းကောင်း၊

ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ထားသော ဖော်ထုတ်လုပ်ကိုင်အသုံးပြုရမည့်ကာလ တိုးမြှင့်ပေးစေလိုကြောင်း ဖော်ထုတ်ခွင့်ပြုကာလ မကုန်ဆုံးမီ တင်ပြလာပါက ကွင်းဆင်းစစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြခြင်း၊

- (ဆ) ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မူလခွင့်ပြုထားသည့် ကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသဖြင့် ပြန်လည်သိမ်းယူရမည့် ကိစ္စရပ်များတွင် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ကွင်းဆင်းစစ်ဆေး၍ သဘောထားမှတ်ချက်နှင့် အတူ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြခြင်း၊
- (ဇ) လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ငန်းအမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ပြီးစီးမှုအခြေအနေကို ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်း စစ်ဆေးတင်ပြခြင်း၊
- (ဈ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ အာမခံကြေးပေးသွင်း ခြင်းနှင့် အာမခံကြေး ပြန်လည်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခြင်း၊
- (ည) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် မြေခွန်စည်းကြပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဋ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို ပြန်လည်ရယူခြင်းအတွက် လျော်ကြေးပေးရန် ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဌ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက အခါ အားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၃။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၁)

ကရင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၃-က၊ ပုဒ်မ ၁၇ တို့အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁ ဖြင့် ဖွဲ့စည်းပေးခဲ့သော ကရင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်း လိုက်သည်-

ကရင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ

- | | |
|---|----------|
| (၁) ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| ပြည်နယ်အစိုးရအဖွဲ့ | |
| (၂) ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး (၁) ဦး | အဖွဲ့ဝင် |
| (၃) ဦးစီးအရာရှိ (ပထမတန်း) စစ်ထောက် (လုပ်ငန်း) | အဖွဲ့ဝင် |
| တိုင်းစစ်ဌာနချုပ် | |

(၄)	ပြည်နယ်အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	အဖွဲ့ဝင်
(၅)	ပြည်နယ်ဦးစီးဌာနမှူး စိုက်ပျိုးရေးဦးစီးဌာန	အဖွဲ့ဝင်
(၆)	ပြည်နယ်မန်နေဂျာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်	အဖွဲ့ဝင်
(၇)	ပြည်နယ်ဦးစီးဌာနမှူး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန	အဖွဲ့ဝင်
(၈)	ပြည်နယ်ဦးစီးဌာနမှူး ငါးလုပ်ငန်းဦးစီးဌာန	အဖွဲ့ဝင်
(၉)	ပြည်နယ်ဦးစီးဌာနမှူး သစ်တောဦးစီးဌာန	အဖွဲ့ဝင်
(၁၀)	ပြည်နယ်ဦးစီးဌာနမှူး ပြည်တွင်းအခွန်များဦးစီးဌာန	အဖွဲ့ဝင်
(၁၁)	ပြည်နယ်ဦးစီးဌာနမှူး စီမံကိန်းရေးဆွဲရေးဦးစီးဌာန	အဖွဲ့ဝင်
(၁၂)	ပြည်နယ်ရုံးခွဲတာဝန်ခံ သတ္တုတွင်းဦးစီးဌာန	အဖွဲ့ဝင်
(၁၃)	ပြည်နယ်ဦးစီးဌာနမှူး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန	အဖွဲ့ဝင်
(၁၄)	ဦးစောစေးထူး ဒေသခံတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်	အဖွဲ့ဝင်
(၁၅)	ဦးဝင်းနိုင် တောင်သူလယ်သမားကိုယ်စားလှယ်	အဖွဲ့ဝင်
(၁၆)	ဦးစောမင်းဇော်ဦး အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်	အဖွဲ့ဝင်
(၁၇)	ဦးစောသက်နိုင် သင့်လျော်သည့် ပညာရှင်	အဖွဲ့ဝင်
(၁၈)	ပြည်နယ်ဦးစီးဌာနမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန	အတွင်းရေးမှူး

၂။ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဧက ၃၀၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက်လည်းကောင်း၊ ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးလုပ်ငန်းအတွက်လည်းကောင်း တည်ဆဲဥပဒေများ

နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

- (ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသော ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်း၊ သဘောထားမှတ်ချက်ပြုခြင်း၊ လုပ်ငန်းစာတွဲများကို ဦးစီးဌာနများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပေးပို့ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တင်ပြတောင်းခံခြင်း၊
- (ဃ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ အထက် လျှောက်ထားသည့် ကိစ္စရပ်နှင့် မွေးမြူရေး လုပ်ငန်းတွင် ဧက ၅၀ အထက် လျှောက်ထားသည့် ကိစ္စရပ်များအတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်း၊
- (င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း၊
- (စ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြားအခြေအနေကြောင့်သော်လည်းကောင်း၊ ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ထားသော ဖော်ထုတ်လုပ်ကိုင်အသုံးပြုရမည့်ကာလ တိုးမြှင့်ပေးစေလိုကြောင်း ဖော်ထုတ်ခွင့်ပြုကာလ မကုန်ဆုံးမီ တင်ပြလာပါက ကွင်းဆင်းစိစစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြခြင်း၊
- (ဆ) ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မူလခွင့်ပြုထားသည့် ကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသဖြင့် ပြန်လည်သိမ်းယူရမည့် ကိစ္စရပ်များတွင် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ကွင်းဆင်းစိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြခြင်း၊
- (ဇ) လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ငန်းအမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ပြီးစီးမှုအခြေအနေကို ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်းစိစစ်ဆေးတင်ပြခြင်း၊
- (ဈ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ အာမခံကြေးပေးသွင်းခြင်းနှင့် အာမခံကြေး ပြန်လည်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
- (ည) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် မြေခွန်စည်းကြပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဋ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို ပြန်လည်ရယူခြင်းအတွက် လျော်ကြေးပေးရန် ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဌ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၃။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၂၁)

ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၃-က၊ ပုဒ်မ ၁၇ တို့အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁ ဖြင့် ဖွဲ့စည်းပေးခဲ့သော ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ

- | | |
|---|----------|
| (၁) ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| ပြည်နယ်အစိုးရအဖွဲ့ | |
| (၂) ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး (၁) ဦး | အဖွဲ့ဝင် |
| (၃) ဦးစီးအရာရှိ (ပထမတန်း) စစ်ထောက် (လုပ်ငန်း) | အဖွဲ့ဝင် |
| တိုင်းစစ်ဌာနချုပ် | |
| (၄) ပြည်နယ်အုပ်ချုပ်ရေးမှူး | အဖွဲ့ဝင် |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (၅) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| စိုက်ပျိုးရေးဦးစီးဌာန | |
| (၆) ပြည်နယ်မန်နေဂျာ | အဖွဲ့ဝင် |
| မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် | |
| (၇) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန | |
| (၈) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| ငါးလုပ်ငန်းဦးစီးဌာန | |
| (၉) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| သစ်တောဦးစီးဌာန | |
| (၁၀) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| ပြည်တွင်းအခွန်များဦးစီးဌာန | |
| (၁၁) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| စီမံကိန်းရေးဆွဲရေးဦးစီးဌာန | |
| (၁၂) ပြည်နယ်ရုံးခွဲတာဝန်ခံ | အဖွဲ့ဝင် |
| သတ္တုတွင်းဦးစီးဌာန | |
| (၁၃) ပြည်နယ်ဦးစီးဌာနမှူး | အဖွဲ့ဝင် |
| တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန | |
| (၁၄) ဦးရာလ်ခမ်း | အဖွဲ့ဝင် |
| ဒေသခံတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် | |

- | | | |
|------|---|---------------|
| (၁၅) | ဦးမိုးဇက်ထလာကျုံး
ဒေသခံတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် | အဖွဲ့ဝင် |
| (၁၆) | ဦးခင်မောင်ဝင်း
တောင်သူလယ်သမားကိုယ်စားလှယ် | အဖွဲ့ဝင် |
| (၁၇) | ဦးဗန်ဟရဲ (ဇိုခွား)
တောင်သူလယ်သမားကိုယ်စားလှယ် | အဖွဲ့ဝင် |
| (၁၈) | ဦးသင်ပိုင်းမန်
အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ် | အဖွဲ့ဝင် |
| (၁၉) | ဒေါက်တာကျင့်ခန့်လျန်း (အာရှဏီဦး)
သင့်လျော်သည့် ပညာရှင် | အဖွဲ့ဝင် |
| (၂၀) | ပြည်နယ်ဦးစီးဌာနမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | အတွင်းရေးမှူး |

၂။ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဧက ၃၀၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက်လည်းကောင်း၊ ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးလုပ်ငန်းအတွက်လည်းကောင်း တည်ဆဲဥပဒေများနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
- (ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသော ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်း၊ သဘောထားမှတ်ချက်ပြုခြင်း၊ လုပ်ငန်းစာတွဲများကို ဦးစီးဌာနများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပေးပို့ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တင်ပြတောင်းခံခြင်း၊
- (ဃ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ အထက် လျှောက်ထားသည့် ကိစ္စရပ်နှင့် မွေးမြူရေးလုပ်ငန်းတွင် ဧက ၅၀ အထက် လျှောက်ထားသည့် ကိစ္စရပ်များအတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်း၊
- (င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း၊
- (စ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြားအခြေအနေကြောင့်သော်လည်းကောင်း၊ ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ထားသော ဖော်ထုတ်လုပ်ကိုင်အသုံးပြုရမည့်ကာလတိုးမြှင့်ပေးစေလိုကြောင်း ဖော်ထုတ်ခွင့်ပြုကာလ မကုန်ဆုံးမီ တင်ပြလာပါက ကွင်းဆင်းစိစစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြခြင်း၊
- (ဆ) ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မူလခွင့်ပြုထားသည့် ကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသဖြင့် ပြန်လည်သိမ်းယူရမည့်

(၇)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန	
(၈)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	ငါးလုပ်ငန်းဦးစီးဌာန	
(၉)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	သစ်တောဦးစီးဌာန	
(၁၀)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	ပြည်တွင်းအခွန်များဦးစီးဌာန	
(၁၁)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	
(၁၂)	တိုင်းဒေသကြီးရုံးခွဲတာဝန်ခံ	အဖွဲ့ဝင်
	သတ္တုတွင်းဦးစီးဌာန	
(၁၃)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အဖွဲ့ဝင်
	တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန	
(၁၄)	ဦးစိုင်းသန့်ဇင်ဦး	အဖွဲ့ဝင်
	ရှမ်းတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်	
(၁၅)	ဦးနွယ်ဦး(ခ) ဦးလားအင်မောယာ	အဖွဲ့ဝင်
	ချင်းတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်	
(၁၆)	ဦးကျော်အုန်း	အဖွဲ့ဝင်
	တောင်သူလယ်သမားကိုယ်စားလှယ်	
(၁၇)	ဦးဝင်းမြင့်	အဖွဲ့ဝင်
	တောင်သူလယ်သမားကိုယ်စားလှယ်	
(၁၈)	ဦးညွန့်စိုး	အဖွဲ့ဝင်
	အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်	
(၁၉)	ဦးမြဆောင်	အဖွဲ့ဝင်
	သင့်လျော်သည့်ပညာရှင်	
(၂၀)	တိုင်းဒေသကြီးဦးစီးဌာနမှူး	အတွင်းရေးမှူး
	လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန	

၂။ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဧက ၃၀၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက်လည်းကောင်း၊ ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးလုပ်ငန်းအတွက်လည်းကောင်း တည်ဆဲဥပဒေများ နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

- (ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသော ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်း၊ သဘောထားမှတ်ချက်ပြုခြင်း၊ လုပ်ငန်းစာတွဲများကို ဦးစီးဌာနများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပေးပို့ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တင်ပြတောင်းခံခြင်း၊
- (ဃ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ အထက် လျှောက်ထားသည့် ကိစ္စရပ်နှင့် မွေးမြူရေး လုပ်ငန်းတွင် ဧက ၅၀ အထက် လျှောက်ထားသည့် ကိစ္စရပ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်း၊
- (င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း၊
- (စ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြားအခြေအနေကြောင့်သော်လည်းကောင်း၊ ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ထားသော ဖော်ထုတ်လုပ်ကိုင်အသုံးပြုရမည့်ကာလ တိုးမြှင့်ပေးစေလိုကြောင်း ဖော်ထုတ်ခွင့်ပြုကာလ မကုန်ဆုံးမီ တင်ပြလာပါက ကွင်းဆင်းစစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြခြင်း၊
- (ဆ) ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မူလခွင့်ပြုထားသည့် ကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်း မရှိသေးသဖြင့် ပြန်လည်သိမ်းယူရမည့် ကိစ္စရပ်များတွင် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ကွင်းဆင်းစိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြခြင်း၊
- (ဇ) လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ငန်းအမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ပြီးစီးမှုအခြေအနေကို ဗဟိုကော်မတီက တာဝန်ပေးအပ်လာပါက ကွင်းဆင်းစစ်ဆေးတင်ပြခြင်း၊
- (ဈ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ အာမခံကြေးပေးသွင်းခြင်းနှင့် အာမခံကြေး ပြန်လည်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
- (ည) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် မြေခွန်စည်းကြပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဋ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို ပြန်လည်ရယူခြင်းအတွက် လျော်ကြေးပေးရန် ကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊
- (ဌ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၃။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

တင်ထွင်းဦး

ဥက္ကဋ္ဌ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၄၃၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ
ဥက္ကဋ္ဌ ပြင်ဆင်ဖွဲ့စည်းခြင်း

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၁၁၁/၂၀၂၂ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သော အမိန့်ကြော်ငြာစာ၌ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်၊
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစား ဝန်ကြီး၊
လူမှုရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဒေါက်တာသက်နိုင်ဝင်း

ဥက္ကဋ္ဌ

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုပစ္စည်းအထောက်အကူပေးရေးအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

ပြည်ထောင်စုပစ္စည်းအထောက်အကူပေးရေးအဖွဲ့၊ ရုံးအဖွဲ့ဌာနမှ ညွှန်ကြားရေးမှူးဦးဌေးကြိုင်
အား ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထား
လိုက်သည်။

မောင်မောင်ရွှေ

ဥက္ကဋ္ဌ

ပြည်ထောင်စုပစ္စည်းအထောက်အကူပေးရေးအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး
အမှတ်စဉ် (၂/၂၀၂၂) ၏ သဘောတူညီချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးအဆင့်နိမ့် အီးအေ (၂) အရာရှိ
ကြည်း ၇၁၂၉၅ ဗိုလ်ကြီး ဝေလင်းအောင် အား တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ စက်မှု
ဝန်ကြီးဌာန၊ စက်မှုပေါင်းဆောင်ရွက်ရေးဦးစီးဌာန (ရုံးချုပ်) ရှိ စာချုပ်စာတမ်းများစိစစ်ရေးဌာန၌ လစ်လပ်လျက်
ရှိသည့် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) တန်း ဌာနခွဲမှူးရာထူးဖြင့် ခန့်ထားလိုက်သည်။

ဒေါက်တာချာလီသန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၂၁)
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

စဉ်	အမည်၊ ရာထူး၊ ဌာန	တာဝန်
(က)	ဦးကျော်ဇင်မိုး ညွှန်ကြားရေးမှူး (ယှဉ်ပြိုင်/လေ့ကျင့်-၂ ဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ခေါင်းဆောင်
(ခ)	ဦးရဲလွင် ညွှန်ကြားရေးမှူး (စီမံကိန်း/သုတေသနဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(ဂ)	ဒေါ်နှင်းစန္ဒာဦး ညွှန်ကြားရေးမှူး (အား/ပညာဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(ဃ)	ဦးစည်သူထွန်း ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်း/စာရင်းအင်းဌာနခွဲ) အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(င)	ဦးဝင်းထက်မွန် ဒုတိယညွှန်ကြားရေးမှူး (လူထု/ပညာဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(စ)	ဦးသန်းထွေးအောင် ဒုတိယညွှန်ကြားရေးမှူး (အား/ပညာဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(ဆ)	ဒေါ်စန်းစန်းဦး လ/ထညွှန်ကြားရေးမှူး (ယှဉ်ပြိုင်/လေ့ကျင့်-၁ ဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(ဇ)	ဒေါ်ဝင်းမာလာ လ/ထညွှန်ကြားရေးမှူး (ယှဉ်ပြိုင်/လေ့ကျင့်-၂ ဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်
(ဈ)	ဦးညီညီလတ် ဦးစီးအရာရှိ (လူထု/ပညာဌာနခွဲ) အားကစားနှင့် ကာယပညာဦးစီးဌာန	အဖွဲ့ဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)

အမှတ် ၁၁၂/၂၀၂၁။ အောက်ဖော်ပြပါ အရာခံစိုလ်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၂၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ နေ့ရက်များမှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁) ခင်ဦး ကြည်း ၇၇၄၁၁ ၃-၁၀-၂၀၂၁
(၂) စန်းငြိမ်း ကြည်း ၇၇၄၁၂ ၄-၁၀-၂၀၂၁

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)

အမှတ် ၁၁၃/၂၀၂၁။ အောက်ဖော်ပြပါ အရာခံစိုလ်အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၂၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ဝင်းဇော် ကြည်း ၇၇၄၁၃

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)

အမှတ် ၁၁၅/၂၀၂၁။ အောက်ဖော်ပြပါ အရာခံစိုလ်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၂၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့

အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ နေ့ရက်များမှအစပြု၍ တပ်မတော်
(ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

- (၁) ဝင်းသန်း ကြည်း ၇၇၄၁၄ ၉-၁၀-၂၀၂၁
(၂) ဖိုးရွှန် ကြည်း ၇၇၄၁၅ ၁၀-၁၀-၂၀၂၁

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်

စစ်ရာထူးခန့်ချုပ်

စစ်ရာထူးခန့်ချုပ်ရုံး

မြန်မာ့သစ်လုပ်ငန်း

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)

ရာထူးတိုးမြှင့်ခန့်ထားခြင်း

အမှတ် ၃၈၈။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသည့် (၁၉/၂၀၂၁)
ကြိမ်မြောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ
အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှ
လက်ထောက်အထွေထွေမန်နေဂျာ (သစ်ထုတ်ရေး) ဦးမင်းဇော် အား ဒုတိယအထွေထွေမန်နေဂျာ
(သစ်ထုတ်ရေး)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးတွင် တာဝန်ဝတ္တရားများကို စတင်
ဆောင်ရွက်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလျက် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တာဝန်
ချထားလိုက်သည်။

သန်းစိုးဦး

အထွေထွေမန်နေဂျာ (စီမံရေး)

မြန်မာ့သစ်လုပ်ငန်း

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

အမှတ် ၂။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးဝန်ကြီး
ဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ဆုံးဖြတ်ချက်အရ ပြည်သူ့ကျန်းမာရေး
ဦးစီးဌာန (ရုံးချုပ်) တွင် ဦးစီးအရာရှိရာထူးဖြင့် လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍
ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သော ဒေါက်တာနီလာအေး (ဆမ-၂၂၅၄၁) Dip. Med.Sc (Paed;) အား ပြည်သူ့
ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲသို့ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-
၄,၀၀၀-၂၉၅,၀၀၀) အဖြစ် တာဝန်ချထားလိုက်သည်။

ဒေါက်တာ မြတ်ဝဏ္ဏစိုး

ညွှန်ကြားရေးမှူးချုပ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

၂။ ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ် ဖော်ထုတ်ရန်၊
- (၁) တိုင်ကြားမှုယန္တရား ထူထောင်ခြင်း
- (၂) စောင့်ကြပ်စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်း
- (၃) စစ်တမ်းကောက်ယူခြင်း
- (ခ) တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊
- (ဂ) အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန်၊
- (ဃ) ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အသီးသီး အတွက် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲထားရှိရန်၊
- (င) ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရယူလျက် ဦးစီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာအချက်များပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ (Standing Operating Procedures-SOP) ကို သက်ဆိုင်ရာဌာနများက ရေးဆွဲရေးနှင့် အများပြည်သူသိသင့်သည်များကို လက်အောက်ရုံး/ဌာနခွဲ/ ဌာနစိတ်တို့တွင် ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ထင်ရှားစွာ ရေးသားချိတ်ဆွဲပြသထားရန်၊ Website များတွင်လည်း ထည့်သွင်းအသိပေး ကြေညာရန်၊
- (စ) ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုခံယူလျက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များသည် ဦးစီးဌာနတွင် ဝန်ဆောင်ရယူကြရသော ပြည်သူတစ်ဦးချင်းထံသို့ Public Feedback Programme (PFP) နည်းပညာအသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့်ဆက်သွယ်ပြီး အသေးစိတ် အဂတိ လိုက်စားမှုများ မဖြစ်စေရေး တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုသွားရန်၊
- (ဆ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဝန်ထမ်းများ သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ရန်၊
- (ဇ) တိုင်ကြားစာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်ရန်၊
- (ဈ) တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအရ စုံစမ်း စစ်ဆေးခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ လွှဲပြောင်းပေးခြင်း ဆောင်ရွက်ရန်၊
- (ည) အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ အခါအားလျော်စွာ ညွှန်ကြားချက်များကို ဆောင်ရွက်ရန်၊
- (ဋ) အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြု အဖွဲ့ငယ်များ လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရန်၊
- (ဌ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးစီမံချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲ ဖြတ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးတက်မှုအခြေအနေများကို လစဉ်အစီရင်ခံစာတင်ပြရန်၊
- (ဍ) အဖွဲ့၏ ဆောင်ရွက်မှုအစီရင်ခံစာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့ရန်။

၃။ ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) သည် အဂတိဖြစ်စေနိုင်သည့်နေရာ များကို စစ်ဆေးဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းခြင်း၊ အဂတိ ဖြစ်စေသည့် နေရာများတွင် မဖြစ်အောင် တားဆီးကာကွယ်ခြင်း စသည့်တာဝန်များကို ထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် အဖွဲ့ဝင်များကို လိုအပ်သလို ခွဲဝေတာဝန်ပေးအပ်နိုင်သည်။

ဦးမင်းသိန်းဇံ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၂၀၆ (၁) အရ
ကုမ္ပဏီကို အစုရှယ်ယာရှင်၏ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း

၁။ Eco Earth Myanmar Company Limited ကို အစုရှယ်ယာရှင်များ၏ ဆန္ဒအရအလိုအလျောက် ဖျက်သိမ်းရန် (၈-၁၀-၂၀၂၁) နေ့က ကုမ္ပဏီတွင်ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေ အစည်းအဝေးမှ အထူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးဆန်းထွန်း (P-27) (B.A, CPA, FB.S.A) အမှတ် (၆၅)၊ ပထမထပ်၊ ၂၉ လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားရန် ဆုံးဖြတ်ထားပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ရရှိရန်နှင့် ပေးရန်ရှိသည်များကို (၉-၁၁-၂၀၂၁) ရက်ထက်နောက်မကျစေဘဲ ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်တောင်းခံနိုင်ကြောင်း ကြေညာအပ်ပါသည်။

MASAHICO TAKAHASHI

Managing Director

Eco Earth Myanmar Co., Ltd

ဦးဆန်းထွန်း

(P-27) (B.A, CPA, FB.S.A)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ဖုန်း-095085986

NOTICE OF FINAL MEETING

In the Matter of the Myanmar Companies Law and

MYANMAR TAPL LIMITED

(In Voluntary Liquidation)

[Notice Under Section 357 A]

Notice is hereby given that the Final General Meeting of the Contributories under Section 357 A will be held at No. FG-66B, Sein Le Kan Thar Street, Hlaing Thar Yar Township, Yangon, Myanmar on 30th November 2021 at 10:00 am for the purpose of laying before it an account of the winding up.

U Papo Ganesan
B.A, (English), R.L.,
Advocate (Registration No. 4647)
Khin Su Htay & Associates
Legal and Tax Consultants Ltd
Liquidator
Building No. C 1,Room No. 005, Ground Floor,Hninnsi Street,
Yuzana Highway complex, Kamayut Township, Yangon, Myanmar.

NOTICE OF FINAL MEETING

In the Matter of the Myanmar Companies Law and

MYANMAR DCH LIMITED

(In Voluntary Liquidation)

[Notice Under Section 357 A]

Notice is hereby given that the Final General Meeting of the Contributories under Section 357 A will be held at No. FG-66B, Sein Le Kan Thar Street, Hlaing Thar Yar Township, Yangon, Myanmar on 30th November 2021 at 11:00 am for the purpose of laying before it an account of the winding up.

U Papo Ganesan
B.A, (English), R.L.,
Advocate (Registration No. 4647)
Khin Su Htay & Associates
Legal and Tax Consultants Ltd
Liquidator
Building No. C 1,Room No. 005, Ground Floor,Hninnsi Street,
Yuzana Highway complex, Kamayut Township, Yangon, Myanmar.

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

Zaw Gyi House Company Limited

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၃၄၈ အရ
အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်

၁။ Zaw Gyi House Company Limited ကို အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် (၂၇-၁၀-၂၀၂၁) နေ့တွင် ကျင်းပသော သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးက အထူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဒေါ်နန်းမိုးခမ်းအောင် [၁၂/တကန (နိုင်) ၁၄၉၂၂၀] အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့် ရရန်ရှိသည်များကို (၂၇-၁၁-၂၀၂၁) နေ့နောက်ဆုံးထား၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဒေါ်နန်းမိုးခမ်းအောင် အထောက်အထားဖြင့် ဆက်သွယ်ဆောင်ရွက်ရန် ကြေညာအပ်ပါသည်။

ဒေါ်ခင်မေဖြိုးဝင်း

မန်နေဂျင်းဒါရိုက်တာ

Zaw Gyi House Co., Ltd

ဒေါ်နန်းမိုးခမ်းအောင်

၁၂/တကန (နိုင်) ၁၄၉၂၂၀

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၂၇၃)

အမှတ် (၆၀)၊ ပထမထပ်၊ မဟာဗန္ဓုလလမ်း၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အစုရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းဆဲကုမ္ပဏီ
Final Meeting နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ Star Max Co.,Ltd ကုမ္ပဏီမှတ်ပုံတင်အမှတ်- (၁၁၇၄၃၂၂၁/ ၂၀၁၆-၂၀၁၇) ၏ ဖျက်သိမ်းခြင်းကို (၂၉-၁၁-၂၀၂၁) နေ့ နံနက် (၉:၀၀) နာရီတွင် အပြီးသတ် စာရင်းရှင်းလင်းမည်ဖြစ်ပါ၍ အစုရှင်များအားလုံး နောက်ဆုံးအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Daw Nwet Nwet Win

Managing Director

Star Max Co.,Ltd

Daw Nan Mo Kham Aung

Liquidator

No. (60), 1st Floor, MahaBandoola Park Street,

Kyauktada Township, Yangon.

အမ်ဒီဒီအယ် ကုမ္ပဏီလီမိတက်
(MDDL Company Limited)

အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းခြင်း ကုမ္ပဏီဖျက်သိမ်းကြောင်း ကြေညာချက်

ကျွန်တော်တို့၏အမ်ဒီဒီအယ် ကုမ္ပဏီလီမိတက် (MDDL Company Limited) ကို အစုရှယ်ယာရှင်များ၏ သဘောဆန္ဒအရ ၂၆-၁၀-၂၀၂၁ နေ့ရက်က ကုမ္ပဏီရုံးခန်းတွင် ကျင်းပသော အထူးအစည်းအဝေးမှ ဆန္ဒအလျောက်ဖျက်သိမ်းရန် အထူးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီ စာရင်းရှင်းလင်းရေးအရာရှိအဖြစ် ဒေါ်ခင်ဦးဟန် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အရာရှိ (PA-1027) အား တရားဝင်စာရင်းရှင်းလင်းရေး အရာရှိအဖြစ် ခန့်ထားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၆-၁၁-၂၀၂၁ နေ့ထက် နောက်မကျဘဲ အောက်ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာအပ်ပါသည်။

ဒေါ်စောတင်အေး
မန်နေဂျင်းဒါရိုက်တာ
MDDL Company Limited

ဒေါ်ခင်ဦးဟန်
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ် (၁၉) အေ၊ ၃ လွှာ၊ ရုံးကြီးလမ်း၊
အိုးဘိုရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

အစုရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းဆဲကုမ္ပဏီ
Final Meeting နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ Real Max Trading Co.,Ltd ကုမ္ပဏီမှတ်ပုံတင်အမှတ်- (၁၁၆၈၅၉၆၂၉/၁၅-၈-၂၀၁၆) ၏ ဖျက်သိမ်းခြင်းကို (၂၉-၁၁-၂၀၂၁) နေ့ နံနက် (၉:၀၀) နာရီတွင် အပြီးသတ် စာရင်းရှင်းလင်းမည်ဖြစ်၍ အစုရှင်များအားလုံး နောက်ဆုံးအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

U Nay Min Phyo
Managing Director
Real Max Trading Co.,Ltd

Daw Nan Mo Kham Aung
Liquidator
No. (60), 1st Floor, MahaBandoola Park Street,
Kyauktada Township, Yangon.